

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်

စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော်

၁၉၈၆ ခုနှစ်

ဥပဒေများ၊ နည်းဥပဒေများ၊

လုပ်ထုံးလုပ်နည်းများ

နှင့်

ပဒေကဲ့သို့ အာဏာတည်သည့်

အမိန့်များ

ပြည်သူ့လွှတ်တော်အတွက် ပြန်ကြားရေး ဝန်ကြီးဌာန
ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး ကော်ပိုရေးရှင်းမှ ရိုက်နှိပ်သည်။

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်

စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော်

၁၉၈၆ ခုနှစ်

ဥပဒေများ၊ နည်းဥပဒေများ၊

လုပ်ထုံးလုပ်နည်းများ

နှင့်

ဥပဒေကဲ့သို့ အာဏာတည်သည့်

အမိန့်များ

ပြည်သူ့လွှတ်တော်အတွက် ပြန်ကြားရေး ဝန်ကြီးဌာန

ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး ကော်ပိုရေးရှင်းမှ ရိုက်နှိပ်သည်။

မာတိကာ

အမှတ်စဉ်

အကြောင်းအရာ

စာမျက်နှာ

ဥပဒေများ

၁။ ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေ * ၁
(၁၉၈၆ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၁)

၂။ အမြတ်ခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ * ၅
(၁၉၈၆ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၂)

၃။ တရားမဝင်သော နည်းလမ်းဖြင့် ရရှိသည့်ပစ္စည်းများ ပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်းကို အရေးယူသည့် ဥပဒေ * ၁၃
(၁၉၈၆ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၃)

၄။ ၁၉၈၆ ခုနှစ်၊ စီးပွားရေး စီမံကိန်း၏ ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု ရည်မှန်းချက်များဆိုင်ရာ ဥပဒေ * ၂၃
(၁၉၈၆ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၄)

၅။ ၁၉၈၆ ခုနှစ်၊ နိုင်ငံတော်၏ ဘဏ္ဍာငွေ အရ အသုံးဆိုင်ရာ ဥပဒေ * ၃၅
(၁၉၈၆ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၅)

မာတိကာ

အမှတ်စဉ်	အကြောင်းအရာ	စာမျက်နှာ
၆။	လောင်းကစား ဥပဒေ ** (၁၉၈၆ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၆)	 ၇၃
၇။	နိုင်ငံရေးပင်စင်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ** (၁၉၈၆ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၇)	 ၉၁

လုပ်ထုံးလုပ်နည်းများ
မရှိပါ။

ဥပဒေကဲ့သို့ အာဏာတည်သည့် အမိန့်များ
မရှိပါ။

* စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယအစည်းအဝေးတွင် အတည်ပြု
ပြဋ္ဌာန်းသည်။

** စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော် တတိယအစည်းအဝေးတွင် အတည်ပြု
ပြဋ္ဌာန်းသည်။

ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေကို
ပြင်ဆင်သည့် ဥပဒေ

ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့်ဥပဒေ

[၁၉၈၆ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဥပဒေအမှတ် ၁]

ပြည်သူ့လွှတ်တော်သည် အောက်ပါ ဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၁၇ ကို အောက်ပါ ပုဒ်မ ဖြင့် အစားထိုးရမည်—

၁၇။ လွှတ်တော်သည် ပြည်သူ့တရားသူကြီးအဖွဲ့ကို လွှတ်တော် ကိုယ်စားလှယ် အနည်းဆုံး ၅ ဦးမှ အများဆုံး ၁၅ ဦးဖြင့် ဖွဲ့စည်း ရမည်။

အမြတ်ခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ

အမြတ်ခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ

[၁၉၈၆ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၂]

ပြည်သူ့လွှတ်တော်သည် အောက်ပါဥပဒေကိုပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို အမြတ်ခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များသည် နှစ်တော် တဝန်းလုံးတွင် ၁၉၈၆-၈၇ စည်းကြပ်နှစ်အတွက်မှစ၍ အကျိုးသက်ရောက်စေရမည်။

၃။ အမြတ်ခွန် ဥပဒေပုဒ်မ ၂၃ ပုဒ်မခွဲ (က) နှင့် (ခ) ကို အောက်ပါ ပုဒ်မခွဲများဖြင့် အစားထိုးရမည်—

(က) တစ်ဦး တစ်ယောက်သော သူသည်မိမိ၏ ဝင်ငွေထိမ်ချန်ကြောင်း သို့မဟုတ် ယင်းဝင်ငွေနှင့် စပ်လျဉ်းသည့် အချက်အလက်များ ထိမ်ချန်ကြောင်း၊ စည်းကြပ်မှုအဖွဲ့ သို့မဟုတ် အယူခံအဖွဲ့ကတွေ့ရှိလျှင် ထိုသူအား သတ်မှတ်သည့် အချိန်အတွင်း ယင်းတို့ကိုအပြည့်အစုံ ထုတ်ဖော်ခွင့် ပေးရမည်။

(ခ) ထိုသူသည် ခွင့်ပြုထားသည့် ကာလအတွင်း အပြည့်အစုံ ထုတ်ဖော်ခဲ့လျှင် ယင်းကပေးဆောင်ရမည့် အခွန်အပြင် ထိမ်ချန်ခြင်းကြောင့် ပိုမိုကျသင့်သည့် အခွန်၏ တစ်ဆနှင့် ညီမျှသော ဒဏ်ငွေကိုပါ ပေးဆောင်ရမည်။

၄။ အမြတ်ခွန် ဥပဒေ၏ နောက်ဆက်တွဲဇယားကို အောက်ပါဇယား ဖြင့် အစားထိုးရမည်—

အမြတ်ခွန်ဥပဒေ၏ နောက်ဆက်တွဲဇယား

အမြတ်ခွန်နှုန်းများ

၁။ ပုဒ်မ ၄ ပုဒ်မခွဲ (က) အရ အခွန်စည်းကြပ်ထိုက်သော အနည်းဆုံး ဝင်ငွေသည် ကျပ် ၈၀၀၀ ဖြစ်သည်။ ဝင်ငွေ အတန်းအစားအလိုက် ကျသင့်သော အခွန်များမှာ အောက်ပါအတိုင်းဖြစ်သည်။ သို့ရာတွင် ပစ္စည်း ထုတ်လုပ်မှု လုပ်ငန်းနှင့် သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းမှ ဝင်ငွေ ရရှိခြင်းဖြစ်လျှင် အောက်ပါအတိုင်း ကျသင့်သော အခွန်၏ တစ်ဆယ်ရာခိုင် နှုန်းနှင့် ညီမျှသောငွေကို နုတ်ပယ်ပြီး ကျန်ငွေကိုသာ ပေးဆောင်ရမည်။ ဆေးပေါ့လိပ် ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းမှ ဝင်ငွေရရှိခြင်းဖြစ်လျှင် အောက်ပါအတိုင်း ကျသင့်သော အခွန်နှင့် ယင်းအခွန်၏ တစ်ဆယ် ရာခိုင်နှုန်းနှင့်ညီမျှသော ငွေနှစ်ရပ်ပေါင်းကို ပေးဆောင်ရမည်—

ဝင်ငွေအတန်းအစား		ကျသင့်သောအခွန်
မှ	ထိ	
ကျပ်	ကျပ်	ကျပ်
၈၀၀၀	၁၀၀၀၀	၂၄၀
၁၀၀၀၀	၁၂၀၀၀	၃၆၀
၁၂၀၀၀	၁၄၀၀၀	၅၄၀
၁၄၀၀၀	၁၆၀၀၀	၇၂၆
၁၆၀၀၀	၁၈၀၀၀	၁၀၄၄
၁၈၀၀၀	၂၀၀၀၀	၁၃၅၆
၂၀၀၀၀	၂၂၀၀၀	၁၆၈၀
၂၂၀၀၀	၂၄၀၀၀	၂၁၀၀

ဝင်ငွေအတန်းအစား		ကျသင့်သော အခွန်
မှ	ထိ	
ကျပ်	ကျပ်	ကျပ်
၁၂၀၀၀	၁၃၀၀၀၀	၅၅၂၂၅
၁၃၀၀၀	၁၄၀၀၀၀	၆၀၂၅၀
၁၄၀၀၀	၁၅၀၀၀၀	၆၅၃၆၆
၁၅၀၀၀	၁၆၀၀၀၀	၇၀၅၇၁
၁၆၀၀၀	၁၇၀၀၀၀	၇၅၈၆၇
၁၇၀၀၀	၁၈၀၀၀၀	၈၁၂၅၂
၁၈၀၀၀	၁၉၀၀၀၀	၈၆၇၂၈
၁၉၀၀၀	၂၀၀၀၀၀	၉၂၂၆၃
၂၀၀၀၀	၂၁၀၀၀၀	၉၇၉၁၈
၂၁၀၀၀	၂၂၀၀၀၀	၁၀၂၇၉၁
၂၂၀၀၀	၂၃၀၀၀၀	၁၀၈၁၁၂
၂၃၀၀၀	၂၄၀၀၀၀	၁၁၃၄၈၁
၂၄၀၀၀	၂၅၀၀၀၀	၁၁၈၈၆၈
၂၅၀၀၀	၂၆၀၀၀၀	၁၂၄၃၆၃
၂၆၀၀၀	၂၇၀၀၀၀	၁၂၉၈၇၆
၂၇၀၀၀	၂၈၀၀၀၀	၁၃၅၄၃၇
၂၈၀၀၀	၂၉၀၀၀၀	၁၄၁၀၄၆
၂၉၀၀၀	၃၀၀၀၀၀	၁၄၆၆၇၃

ဝင်ငွေကျပ် ၃၀၀၀၀၀ အထက်ရှိလျှင် ကျသင့်သော အခွန်သည် ကျပ် ၁၄၆၇၀၃ နှင့် ကျပ် ၃၀၀၀၀၀ ထက်ပိုမိုသည့် ဝင်ငွေအပေါ် ငါးဆယ်ရာခိုင်နှုန်းနှင့် ညီမျှသော ငွေနှစ်ရပ်ပေါင်း ဖြစ်သည်။

၂။ ပုဒ်မ ၄ ပုဒ်မခွဲ(ခ)အရ အခြေပစ္စည်းမှ မြတ်စွန်းငွေနှင့်စပ်လျဉ်း၍ အခြေပစ္စည်းကို ရောင်းချ၊ လဲလှယ် သို့မဟုတ် လွှဲပြောင်းသည့်

တန်ဖိုးသည် ကျပ် ၅၀၀၀၀ ထက် ပိုမိုသည့် အခါမှအခွန်ကျသင့် စေရမည်။
ကျသင့်သော အခွန်သည် အခြေပစ္စည်းမှ မြတ်စွန်းငွေ၏ တစ်ဆယ်
ရာခိုင်နှုန်းနှင့် ညီမျှသော ငွေဖြစ်သည်။

သို့ရာတွင် ကျသင့်သော အခွန်သည် အခြေပစ္စည်းကို ရောင်းချ၊
လဲလှယ် သို့မဟုတ် လွှဲပြောင်းသည့် တန်ဖိုးငွေမှ ကျပ် ၅၀၀၀၀ နှုတ်ပယ်
ပြီး ကျန်ရှိသော ငွေ၏ထက်ဝက်ထက် မပိုစေရ။

၃။ ပုဒ်မ ၄ ပုဒ်မခွဲ (ဂ) အရ ပြည်ပမှတင်သွင်းသည့် ပစ္စည်းအတွက်
ကျသင့်သော အခွန်သည် ယင်းပစ္စည်း ကုန်းပေါ်ရောက် တန်ဖိုး၏
တစ်ဆယ့်ငါး ရာခိုင်နှုန်းနှင့် ညီမျှသော ငွေဖြစ်သည်။

၄။ ပုဒ်မ ၄ ပုဒ်မခွဲ (ဃ) အရ အခကြေးငွေ ယူသော ဖျော်ဖြေမှု
အတွက် ကျသင့်သော အခွန်သည် အောက်ပါအတိုင်း ဖြစ်သည် -

(က) ရုပ်ရှင်၊ သို့မဟုတ် ဗီဒီယို ပြသခြင်းဖြစ်ပါက ရငွေအားလုံး
၏ လေးဆယ် ရာခိုင်နှုန်းနှင့် ညီမျှသောငွေ၊

(ခ) ရုပ်ရှင်၊ သို့မဟုတ် ဗီဒီယို မှအပ ကျန်ဖျော်ဖြေမှု ဖြစ်ပါက
ရငွေအားလုံး၏ နှစ်ဆယ်ရာခိုင်နှုန်းနှင့် ညီမျှသောငွေ။

၅။ ပုဒ်မ ၄ ပုဒ်မခွဲ (င) အရ ဆား ထုတ်လုပ်ခြင်းအတွက် ကျသင့်
သော အခွန်သည် ထုတ်လုပ်သည့် ဆား တစ်ပိဿာလျှင် ဆယ်ပြားနှုန်း
ဖြင့် တွက်ချက်ရရှိသော ငွေဖြစ်သည်။

တရားမဝင်သော နည်းလမ်းဖြင့် ရရှိသည့်
ပစ္စည်းများ ပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်းကို
အရေးယူသည့် ဥပဒေ

တရားမဝင်သောနည်းလမ်းဖြင့် ရရှိသည့် ပစ္စည်းများ ပိုင်ဆိုင်ခြင်း၊
ရောင်းဝယ်ခြင်းကို အရေးယူသည့် ဥပဒေ

[၁၉၈၆ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၃]

ပြည်သူ့လွှတ်တော်သည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အစိန်း (၁)

ဥပဒေနှင့်အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤဥပဒေကို တရားမဝင်သောနည်းလမ်းဖြင့်ရရှိသည့် ပစ္စည်းများ ပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်းကို အရေးယူသည့်ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါ အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည် -

- (က) တရားမဝင်သောနည်းလမ်းဖြင့်ရရှိသည့်ပစ္စည်းဆိုသည်မှာ ဥပဒေကခွင့်မပြုသော စီးပွားရေးလုပ်ငန်းမှ ဝင်ငွေဖြင့် ဖြစ်စေ၊ ဥပဒေနှင့်ဆန့်ကျင်ပြီးရရှိသောဝင်ငွေဖြင့်ဖြစ်စေ၊ ဥပဒေနှင့်အညီ အခွန်များကို ပေးဆောင်ခြင်း မပြုဘဲ ထိမ်ချွန်ထားသောဝင်ငွေဖြင့်ဖြစ်စေ ရရှိသည့် ပစ္စည်းကို ဆိုသည်။
- (ခ) ပစ္စည်း ဆိုသည်မှာ ရွှေပြောင်းနိုင်သောပစ္စည်း သို့မဟုတ် မရွှေပြောင်းနိုင်သောပစ္စည်းကို ဆိုသည်။
- (ဂ) မရွှေပြောင်းနိုင်သောပစ္စည်း ဆိုသည်မှာ မြေ၊ မြေမှု ဖြစ်ထွန်းသော အကျိုးခံစားခွင့်များ၊ ယင်းမြေပေါ်ရှိ သစ်ပင်၊ သီးနှံပင်များ၊ မြေ၌ ဆောက်လုပ်ထားသော သို့မဟုတ်တည်ရှိသောအဆောက်အအုံနှင့်အရာဝတ္ထုများ၊ ယင်းအဆောက်အအုံ၌တပ်ဆင်ထားသောအရာဝတ္ထုများ ကို ဆိုသည်။
- (ဃ) ရွှေပြောင်းနိုင်သောပစ္စည်း ဆိုသည်မှာ ပုဒ်မ ၂၊ ပုဒ်မခွဲ (ဂ) ပါ ပစ္စည်းများမှတစ်ပါး ကျွဲနွားတိရစ္ဆာန် အပါအဝင် အခြားပစ္စည်းအားလုံးကို ဆိုသည်။
- (င) အဖွဲ့ ဆိုသည်မှာ ဝန်ကြီးအဖွဲ့က ဤဥပဒေအလို့ငှာ တာဝန် ပေးအပ်သောအဖွဲ့ သို့မဟုတ် ဖွဲ့စည်းပေးသော အဖွဲ့ကို ဆိုသည်။

အခန်း (၅)

ဖွဲ့စည်းခြင်းနှင့် တာဝန်နှင့်လုပ်ပိုင်ခွင့်များ

၃။ တရားမဝင်သောနည်းလမ်းဖြင့် ရရှိသည့်ပစ္စည်းများ ပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်းကို စုံစမ်းစစ်ဆေးရန် -

(က) ဝန်ကြီးအဖွဲ့သည် လိုအပ်သောအဖွဲ့ကို ဖွဲ့စည်းပေးနိုင်သည်။

(ခ) ဝန်ကြီးအဖွဲ့က တာဝန်ပေးအပ်သောအဖွဲ့၊ သို့မဟုတ် ဖွဲ့စည်းပေးသောအဖွဲ့ကသာ ဆောင်ရွက်ခွင့်ရှိသည်။

၄။ အဖွဲ့သည် ဝန်ကြီးအဖွဲ့၏အမိန့်ရရှိမှသာ တရားမဝင်သောနည်းလမ်းဖြင့် ရရှိသည့်ပစ္စည်းများ ပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်းကို စတင်စုံစမ်းစစ်ဆေးရမည်။

၅။ စုံစမ်းစစ်ဆေးရာတွင် အဖွဲ့သည် -

(က) လိုအပ်သော အထောက်အထားများကို သက်ဆိုင်ရာမှ တောင်းယူစစ်ဆေးနိုင်သည်။

(ခ) လိုအပ်သော သက်သေများကို စစ်ဆေးနိုင်သည်။

(ဂ) စုံစမ်း စစ်ဆေးခြင်းခံရသူက မိမိပိုင်ငွေဖြင့် အခြားသူတစ်ဦးဦး၏အမည်ကို အသုံးပြု၍ ပစ္စည်းတစ်ရပ်ရပ်ကို ရယူထားကြောင်းစစ်ဆေးတွေ့ရှိလျှင် ယင်းပစ္စည်းနှင့် စပ်လျဉ်း၍ အမည်အသုံးပြုခြင်း ခံရသူကိုလည်း စစ်ဆေးနိုင်သည်။

(ဃ) စုံစမ်းစစ်ဆေးခွင့်ရှိသည့် အဆောက်အဦ နေရာ၊ သို့မဟုတ် လုပ်ငန်းဥပစာကို ဝင်ရောက်ကြည့်ရှုစစ်ဆေးခွင့်၊ ရှာဖွေခွင့်ရှိသည်။ တွေ့ရှိသောပစ္စည်းများနှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခွင့်ရှိသည်။

အခန်း (၃)

ဝန်ကြီးအဖွဲ့၏တာဝန်နှင့် လုပ်ပိုင်ခွင့်များ

၆။ ဝန်ကြီးအဖွဲ့သည် အဖွဲ့၏စုံစမ်းတွေ့ရှိချက်ကို ရရှိသည့်အခါ ထပ်မံ စုံစမ်းရန် လိုအပ်သည်ဟုယူဆလျှင် မူလစစ်ဆေးသော အဖွဲ့ဖြင့်ဖြစ်စေ၊ အသစ် ဖွဲ့စည်းပေးသောအဖွဲ့ဖြင့်ဖြစ်စေ စုံစမ်းစစ်ဆေးရန် ညွှန်ကြားနိုင် သည်။

၇။ ဝန်ကြီးအဖွဲ့သည် -

(က) စုံစမ်းစစ်ဆေးခြင်း ခံရသူက ပစ္စည်းကို တရားဝင်ရရှိသော ငွေဖြင့် ရယူထားကြောင်းတွေ့ရှိလျှင် စုံစမ်းစစ်ဆေးမှုကို ပိတ်သိမ်းရမည်။

(ခ) စုံစမ်းစစ်ဆေးခြင်း ခံရသူက ပစ္စည်းကို မိမိအမည်ဖြင့် ဖြစ်စေ၊ အခြားသူ တစ်ဦးဦး၏အမည်ကို အသုံးပြု၍ ဖြစ်စေ တရားမဝင်သော နည်းလမ်းဖြင့် ရရှိသောငွေဖြင့် ရယူထားကြောင်း တွေ့ရှိလျှင် ယင်းပစ္စည်းကို ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းယူရန် အမိန့်ချမှတ်ရမည်။

(ဂ) စုံစမ်းစစ်ဆေးခြင်း ခံရသူက ပစ္စည်းတန်ဖိုး၏ တစိတ် တဒေသကို တရားမဝင်သောနည်းလမ်းဖြင့် ရရှိသောငွေ ဖြင့် ရယူထားပြီး ကျန်တန်ဖိုးကို တရားဝင်ရရှိသော ဝင် ငွေဖြင့် ရယူထားကြောင်း တွေ့ရှိလျှင် ယင်းပစ္စည်းနှင့် စပ်လျဉ်း၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက် ရမည်။

၈။ ဝန်ကြီးအဖွဲ့သည် -

(က) အဖွဲ့က စုံစမ်းစစ်ဆေးနေသည့် ပစ္စည်းတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးနေသည့် ကာလအတွင်း ယင်း

ပစ္စည်းကို စုံစမ်းစစ်ဆေးခြင်းခံရသူက ရောင်းချကြောင်း၊
တစ်နည်းနည်းဖြင့် လွှဲပြောင်းကြောင်း စစ်ဆေးတွေ့ရှိ
လျှင် ထိုပစ္စည်းကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူရန်
အမိန့်ချမှတ်ရမည်။

- (ခ) လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်အပ်နှံထားသည့်
ပစ္စည်းတစ်ရပ်ရပ်ကို စုံစမ်းစစ်ဆေးခြင်းခံရသူက ပျက်စီး
ကြောင်း သို့မဟုတ် ပျက်စီးစေရန် ရည်ရွယ်၍ ပြုလုပ်
ကြောင်း စစ်ဆေးတွေ့ရှိလျှင် ထိုပစ္စည်းကို ပြည်သူ့
ဘဏ္ဍာအဖြစ် သိမ်းယူရန် အမိန့်ချမှတ်ရမည်။
- (ဂ) ပုဒ်မခွဲ (ခ) ပါ ပြန်လည်အပ်နှံထားသည့် ပစ္စည်းတစ်ရပ်
ရပ်ကို ပျက်စီးစေလျှင် ယင်းပျက်စီးသော ပစ္စည်း၏
တန်ဖိုးကို သတ်မှတ်၍ စုံစမ်းစစ်ဆေးခြင်း ခံရသူက
ပေးလျှော်စေရန် အမိန့်ချမှတ်ရမည်။

၉။ စုံစမ်းစစ်ဆေးနေသည့် ပစ္စည်းတစ်ရပ်ရပ်ကို တရားဝင်ရရှိသော
ငွေဖြင့် ရယူထားကြောင်းတွေ့ရှိလျှင် လုပ်ထုံးလုပ်နည်းများနှင့်အညီ
ယာယီသိမ်းဆည်းထားသော ပစ္စည်းဖြစ်ပါက ထိုပစ္စည်းကို စုံစမ်းစစ်ဆေး
ခြင်းခံရသူအား ပြန်လည်ပေးအပ်ရန် ဝန်ကြီးအဖွဲ့က အမိန့်ချမှတ်ရမည်။

၁၀။ ဝန်ကြီးအဖွဲ့သည် အမိန့်မချမှတ်မီ စုံစမ်းစစ်ဆေးခြင်းခံရသူအား
ခုခံချေပခွင့်ပေးရမည်။

အခန်း (၄)

ပြန်လည်သုံးသပ်ခြင်း

၁၁။ ဝန်ကြီးအဖွဲ့သည် သတ်မှတ်ထားသည့်ကာလအတွင်း မိမိသဘောအလျောက်ဖြစ်စေ၊ စုံစမ်းစစ်ဆေးခြင်းခံရသူက ပြန်လည်သုံးသပ်ပေးရန် လျှောက်ထားလျှင်ဖြစ်စေ မိမိချမှတ်ခဲ့သော အမိန့်ကို ပြန်လည်သုံးသပ်နိုင်သည်။

၁၂။ ဝန်ကြီးအဖွဲ့သည် ပြန်လည်သုံးသပ်ရာတွင် အောက်ပါဆုံးဖြတ်ချက် တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်။ —

- (က) မူလ ချမှတ်သည့်အမိန့်ကို အတည်ပြုခြင်း၊
- (ခ) မူလ ချမှတ်သည့်အမိန့်ကို ပြင်ဆင်ခြင်း၊
- (ဂ) သင့်လျော်သည့်အဖွဲ့ဖြင့် ပြန်လည်စစ်ဆေးစေခြင်း။

၁၃။ ဝန်ကြီးအဖွဲ့၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်စေရမည်။

အခန်း (၅)

တားမြစ်ချက်နှင့်ပြစ်ဒဏ်များ

၁၄။ စုံစမ်းစစ်ဆေးခြင်းခံရသူသည် -

- (က) မိမိပိုင်ပစ္စည်းတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ အဖွဲ့က စုံစမ်းစစ်ဆေးနေသည့်ကာလအတွင်း ယင်းပစ္စည်းကို ရောင်းချခြင်း၊ တစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်းမပြုရ၊
- (ခ) လုပ်ထုံးလုပ်နည်းများနှင့်အညီ မိမိအား ပြန်လည်အပ်နှံထားသည့် ပစ္စည်းတစ်ရပ်ရပ်ကို ဖျက်ဆီးခြင်း သို့မဟုတ် ပျက်စီးစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းမပြုရ။

၁၅။ စုံစမ်းစစ်ဆေးခြင်းခံရသူသည် ပုဒ်မ ၁၄ ပုဒ်မခွဲ (က) သို့မဟုတ် ပုဒ်မခွဲ (ခ) ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် အနည်းဆုံး ထောင်ဒဏ်ငါးနှစ်မှ အများဆုံး ထောင်ဒဏ် တစ်ဆယ်နှစ်အထိ ကျခံရမည်။

အခန်း (၆)

အထွေထွေ

၁၆။ စုံစမ်းစစ်ဆေးခြင်းခံရသူသည် စုံစမ်းစစ်ဆေးခြင်းခံရသည့် ပစ္စည်းကို မည်သို့ ရရှိကြောင်း၊ မည်သည့်ဝင်ငွေဖြင့် ရရှိကြောင်းကို ခိုင်လုံသော အထောက်အထားများဖြင့် တင်ပြဖြေရှင်းရန် တာဝန်ရှိသည်။

၁၇။ စုံစမ်းစစ်ဆေးခြင်း ခံရသူအား အဖွဲ့က စုံစမ်းစစ်ဆေးနေသည့် ကာလအတွင်း ဝင်ငွေခွန် ဥပဒေအရဖြစ်စေ၊ အမြတ်ခွန်ဥပဒေအရဖြစ်စေ၊ အကောက်ခွန်ဆိုင်ရာ ဥပဒေအရဖြစ်စေ၊ အခြားဥပဒေ တစ်ရပ်ရပ်အရ ဖြစ်စေ ယင်းပစ္စည်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများက အရေးယူ ဆောင်ရွက်နေခြင်းကို ဆိုင်းငံ့ထားရမည်။ ဝန်ကြီးအဖွဲ့က အပြီးအပြတ် အမိန့်ချမှတ်ပြီးသည့်အခါ သက်ဆိုင်ရာဌာနများသည် လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်ရမည်။

၁၈။ ပစ္စည်းရယူရန် အသုံးပြုခဲ့သည့်ငွေကို ဝင်ငွေခွန်ဥပဒေအရဖြစ်စေ၊ အမြတ်ခွန်ဥပဒေအရဖြစ်စေ၊ ဝင်ငွေရလမ်း မဖော်ပြနိုင်သည့် ဝင်ငွေအဖြစ် စည်းကြပ်ပြီးဖြစ်ပါက ထိုပစ္စည်းသည် ဤဥပဒေနှင့်အကျိုးဝင်ခြင်း မရှိစေရ။ သို့ရာတွင် ထိုသို့စည်းကြပ်ရာ၌ လျော့နည်း စည်းကြပ်ထားကြောင်း အဖွဲ့က စုံစမ်းစစ်ဆေးတွေ့ရှိလျှင် လုပ် ထုံး လုပ် နည်း များ နှင့် အ ညီ ဆက်လက်ဆောင်ရွက်ရမည်။

၁၉။ ဤဥပဒေအရ ဆောင်ရွက်သော ကိစ္စတစ်ရပ်ရပ်အတွက် မည်သူ့ကိုမျှ တရားမကြောင်းအရဖြစ်စေ၊ ပြစ်မှုကြောင်းအရဖြစ်စေ တရားစွဲဆိုခြင်းမပြုရ။

၂၀။ ဤဥပဒေပါပြဋ္ဌာန်းချက်များကို ဆောင်ရွက်နိုင်ရန် ဝန်ကြီးအဖွဲ့သည် လိုအပ်သော လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက် တို့ကို ထုတ်ပြန်နိုင်သည်။

၁၉၈၆ ခုနှစ်၊ စီးပွားရေးစီမံကိန်း၏ ထုတ်လုပ်မှုနှင့်
ဝန်ဆောင်မှု ရည်မှန်းချက်များဆိုင်ရာ
ဥပဒေ

၁၉၈၆ ခုနှစ်၊ စီးပွားရေးစီမံကိန်း၏ ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု
ရည်မှန်းချက်များဆိုင်ရာ ဥပဒေ

[၁၉၈၆ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဥပဒေ အမှတ် ၄]

နိဒါန်း

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် အနှစ် ၂၀
နှစ်ရှည်စီမံကိန်းနှင့် ပဉ္စမလေးနှစ်စီမံကိန်းလမ်းညွှန်မှုများတွင် ပါရှိသည့်
ရည်မှန်းချက်များနှင့် ပဉ္စမလေးနှစ်စီမံကိန်း (၁၉၈၆-၈၇ မှ ၁၉၈၉-၉၀)
၏ ရည်မှန်းချက်များကို ရရှိစေရန် အလို့ငှာ ပြည်သူ့လွှတ်တော်သည်
အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း (၁)

အမည်နှင့် စတင်အာဏာတည်သည့် နေ့ရက်

- ၁။ (က) ဤဥပဒေကို ၁၉၇၆ ခုနှစ်၊ စီးပွားရေးစီမံကိန်း၏ ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု ရည်မှန်းချက်များဆိုင်ရာ ဥပဒေဟု ခေါ်တွင်စေရမည်။
- (ခ) ဤဥပဒေသည် ၁၉၇၆-၇၇ ခု၊ ဘဏ္ဍာရေးနှစ် အတွက် ၁၉၇၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ စတင် အာဏာတည်ရမည်။

အခန်း (၂)

စီမံကိန်းရည်မှန်းချက်များကို အကောင်အထည်ဖော်ရေး

၂။ စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ အစည်းအဝေးက အတည်ပြုပေးခဲ့သော ပဉ္စမလေးနှစ်စီမံကိန်း ရည်မှန်းချက်များနှင့်အညီ ရေးဆွဲထားသည့် ပဉ္စမ လေး နှစ် စီ မံ ကိန်း ၏ ပ ထ မ နှစ် ဖြစ် သော ၁၉၈၆-၈၇ ခု၊ ဘဏ္ဍာရေးနှစ်တွင် အောက်ပါဇယားရှိ ကဏ္ဍအလိုက် ရည်မှန်းချက်များကို ရရှိနိုင်ရန် ထိုကဏ္ဍများနှင့် ယှဉ်တွဲဖော်ပြသော အဖွဲ့အစည်းများက စပ်ဟပ်ညှိနှိုင်း၍ ဆောင်ရွက် အကောင်အထည် ဖော်ကြရမည်။

ကဏ္ဍများ	၁၉၈၆-၈၇ ခု၊ သက္ကရာဇ်အတွက်ရင်းနှီးမြှုပ်နှံမှုများ (တန်ဖိုးများကို ၁၉၆၉-၇၀ ခုနှစ် ပုံမှန် ဈေးနှုန်းများဖြင့်တွက်ချက်ထားပါသည်)		၁၉၈၇-၈၈ ခု၊ အခြေခံစီမံကိန်း ၁၉၈၆-၈၇ ခုနှစ် ရင်းနှီးမြှုပ်နှံမှု၏ ထိုးတက်မှုနှုန်း		တာဝန်ခံဆောင်ရွက်ကြသည့်အဖွဲ့အစည်းများ
	စုစုပေါင်းတန်ဖိုး	အသားတင်တန်ဖိုး	စုစုပေါင်းတန်ဖိုး အပေါ်	အသားတင်တန်ဖိုး အပေါ်	
	၂	၃	၄	၅	၆
အယ်ယာ	၆၈၅၅၆	၆၀၅၇၀	၂.၂	၂.၂	- ဝန်ကြီးအဖွဲ့ သို့မဟုတ် ဝန်ကြီးအဖွဲ့က တာဝန်ပေးမည့်ကော်မတီ၊ - ပြည်သူ့ ကောင်စီအဆင့်ဆင့် - လယ်ယာနှင့် သစ်တောဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ လယ်ယာစိုက်ပျိုးရေး ကော်ပိုရေးရှင်း၊ စက်မှုလယ်ယာ ဦးစီးဌာန၊ ပြည်သူ့ လုပ်အား နေရာချထားရေးအဖွဲ့နှင့် ဆည်မြောင်းဦးစီးဌာန၊ - အမှတ် (၁) စက်မှုဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ စားသောက်ကုန်လုပ်ငန်း ကော်ပိုရေးရှင်း၊ အထည်အလိပ်လုပ်ငန်း ကော်ပိုရေးရှင်း၊ ဂျစ်လျှော်ပစ္စည်းလုပ်ငန်းကော်ပိုရေးရှင်းနှင့် ဆေးဝါးနှင့် အိမ်သုံးပစ္စည်းလုပ်ငန်းကော်ပိုရေးရှင်း၊ - သမဝါယမဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ သမဝါယမဦးစီးဌာန။
သားငါး	၂၀၃၅၅	၁၄၈၈၇	၄.၆	၄.၆	- ဝန်ကြီးအဖွဲ့ သို့မဟုတ် ဝန်ကြီးအဖွဲ့က တာဝန်ပေးမည့်ကော်မတီ၊ - ပြည်သူ့ ကောင်စီအဆင့်ဆင့် - မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့ပုလဲနှင့် ရေလုပ်ငန်းကော်ပိုရေးရှင်း၊ မွေးမြူရေးလုပ်ငန်း ကော်ပိုရေးရှင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ဝါးလုပ်ငန်းဦးစီးဌာန၊ - လယ်ယာနှင့်သစ်တောဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့ လုပ်အားနေရာချထားရေးအဖွဲ့၊ - အမှတ် (၁) စက်မှုဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ စားသောက်ကုန်လုပ်ငန်းကော်ပိုရေးရှင်း၊ - သမဝါယမဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ သမဝါယမဦးစီးဌာန။
သစ်တော	၇၀၇၆	၄၆၂၇	၃.၀	၂.၈	- ဝန်ကြီးအဖွဲ့ သို့မဟုတ် ဝန်ကြီးအဖွဲ့က တာဝန်ပေးမည့်ကော်မတီ၊ - ပြည်သူ့ ကောင်စီအဆင့်ဆင့် - လယ်ယာနှင့် သစ်တောဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ သစ်လုပ်ငန်းကော်ပိုရေးရှင်းနှင့် သစ်တောဦးစီးဌာန၊ - သမဝါယမဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ သမဝါယမဦးစီးဌာန။
သတ္တု	၆၁၀၈	၃၆၁၉	၅.၇	၅.၃	- ဝန်ကြီးအဖွဲ့ သို့မဟုတ် ဝန်ကြီးအဖွဲ့က တာဝန်ပေးမည့်ကော်မတီ၊ - ပြည်သူ့ ကောင်စီအဆင့်ဆင့် - သတ္တုတွင်းဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ အမှတ် (၁) သတ္တုတွင်းဖော် ထုတ်လုပ်ရေးကော်ပိုရေးရှင်း၊ အမှတ် (၂) သတ္တုတွင်းဖော်ထုတ်လုပ်ရေးကော်ပိုရေးရှင်း၊ အမှတ် (၃) သတ္တုတွင်းဖော်ထုတ်လုပ်ရေး ကော်ပိုရေးရှင်း၊ မြန်မာ့ ကျောက်မျက်ရတနာ ကော်ပိုရေးရှင်း၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တု ဂျာဗေဒဦးစီးဌာနနှင့် စီမံကိန်းနှင့် လုပ်ငန်းစစ်ဆေးရေးဦးစီးဌာန၊ - စွမ်းအင်ဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့ရေနံကော်ပိုရေးရှင်း၊ - အမှတ် (၁) စက်မှုဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ ကြေးထည်မြေထည်လုပ်ငန်းကော်ပိုရေးရှင်း၊ - ပြည်ထောင်စုနှင့် သာသနာရေးဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ အကျဉ်းဦးစီးဌာန၊ - သမဝါယမဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ သမဝါယမဦးစီးဌာန။
စက်မှုလက်မှု	၁၀၉၃၅၁	၂၄၅၇၃	၄.၈	၅.၁	- ဝန်ကြီးအဖွဲ့ သို့မဟုတ် ဝန်ကြီးအဖွဲ့က တာဝန်ပေးမည့်ကော်မတီ၊ - ပြည်သူ့ ကောင်စီအဆင့်ဆင့် - အမှတ် (၁) စက်မှုဝန်ကြီးဌာန နှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ စားသောက်ကုန်လုပ်ငန်းကော်ပိုရေးရှင်း၊ အထည်အလိပ်လုပ်ငန်း ကော်ပိုရေးရှင်း၊ ဂျစ်လျှော်ပစ္စည်းလုပ်ငန်းကော်ပိုရေးရှင်း၊ သတ္တုပစ္စည်းလုပ်ငန်းကော်ပိုရေးရှင်း၊ ဆေးဝါးနှင့် အိမ်သုံးပစ္စည်းလုပ်ငန်း ကော်ပိုရေးရှင်း၊ ကြေးထည်မြေထည်လုပ်ငန်းကော်ပိုရေးရှင်း၊ အထွေထွေ စက်မှုလုပ်ငန်း ကော်ပိုရေးရှင်း၊ စက္ကူနှင့်ဝါးလုပ်ငန်း ကော်ပိုရေးရှင်း၊ အသံနှင့်ရုပ်မြင်သံကြား ဖြန့်ဖြူးရေးနှင့် လုပ်ငန်းစစ်ဆေးမှု ညွှန်ကြားရေးဦးစီးဌာနနှင့် စက်မှုစီမံကိန်းဦးစီးဌာန၊ - အမှတ် (၂) စက်မှုဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ စက်မှုဆောင်ရွက်မှုလုပ်ငန်းကော်ပိုရေးရှင်း၊ အကြီးစားစက်မှုလုပ်ငန်း ကော်ပိုရေးရှင်း၊ ဗဟိုသုတေသန လုပ်ငန်းအဖွဲ့နှင့် ဝါးလုပ်ငန်းစီမံကိန်း - စွမ်းအင်ဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ ရေနံဓာတ်အားနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကော်ပိုရေးရှင်း၊ - လယ်ယာနှင့် သစ်တောဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ သစ်လုပ်ငန်းကော်ပိုရေးရှင်း၊ - မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့ပုလဲနှင့်ရေလုပ်ငန်းကော်ပိုရေးရှင်းနှင့် မွေးမြူရေးလုပ်ငန်း ကော်ပိုရေးရှင်း၊ - သတ္တုတွင်းဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့ကျောက်မျက်ရတနာကော်ပိုရေးရှင်းနှင့် ဆားလုပ်ငန်းကော်ပိုရေးရှင်း၊ - ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ ဆောက်လုပ်ရေးကော်ပိုရေးရှင်း၊

အမှတ် စဉ်	ကဏ္ဍများ	၁၉၈၆-၈၇ ခု၊ သက္ကရာဇ်အတွက်ရည်မှန်းချက်များ (တစ်လုံးချင်းကို ၁၉၈၉-၇၀ ခုနှစ် ပုံမှန် ချေးနှံမှုများဖြင့်တွက်ချက်ထားပါသည်)		၁၉၈၇-၈၈ ခု၊ အခြေခံနှစ်အပေါ် ၁၉၈၆-၈၇ ခုနှစ် ရည်မှန်းချက်များ၏ တိုးတက်မှုနှုန်း		တာဝန်ခံဆောင်ရွက်ကြမည့်အဖွဲ့အစည်းများ		
		စုစုပေါင်းတန်ဖိုး	အသားတင်တန်ဖိုး	စုစုပေါင်းတန်ဖိုး အပေါ်	အသားတင်တန်ဖိုး အပေါ်			
							ကျပ်သိန်းပေါင်း	
၁	၂	၃	၄	၅	၆	၇		
၁	စက်မှုလက်မှု အားသုံး	-	*			- ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ သင်္ဘောကျင်းကော်ပိုရေးရှင်း၊ ရထားပို့ဆောင်ရေးကော်ပိုရေးရှင်း၊ ကုန်းလမ်းပို့ဆောင်ရေးကော်ပိုရေးရှင်း၊ ရေကြောင်းပို့ဆောင်ရေးကော်ပိုရေးရှင်း၊ ဖိပ်ကမ်းကော်ပိုရေးရှင်းနှင့် ရေကြေပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ - ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ လယ်ယာကုင်းကျွန်းနှင့် ဥယျာဉ်မြေထွက် ကုန်ပစ္စည်း ကုန်သွယ်ရေးဆိုင်ရီးရှင်း၊ စားသောက်ကုန်နှင့် အထွေထွေကုန်ပစ္စည်း ကုန်သွယ်ရေးကော်ပိုရေးရှင်း၊ စားသောက်ဆိုင်နှင့် အချောယမကော ကုန်သွယ်ကော်ပိုရေးရှင်းနှင့် ဆေးနှင့် ဆေးပစ္စည်း ကုန်သွယ်ရေးကော်ပိုရေးရှင်း၊ - မြန်ကွားရေဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ သတင်းနှင့် စာနယ်ဇင်းကော်ပိုရေးရှင်းနှင့် ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေကော်ပိုရေးရှင်း၊ - ယဉာဏှဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ အဆင့်မြင့်ယဉာဉ်ဦးစီးဌာန၊ - ပြည်ထောင်စုနှင့် သာသနာရေးဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ သာသနာရေးဦးစီးဌာန၊ - ကာကွယ်ရေးဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ ကာကွယ်ရေးကော်ပိုရေးရှင်းနှင့် - သမဝါယမဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ သမဝါယမဦးစီးဌာနနှင့် အိမ်တွင်းကော်မလက်မှုလုပ်ငန်းဦးစီးဌာန။		
၆	လျှပ်စစ်ဓာတ်အား	-	-	၁၂၉၄	၃၉၆၀	၁၄.၀	၆.၀	- ဝန်ကြီးအဖွဲ့ သို့မဟုတ် ဝန်ကြီးအဖွဲ့က တာဝန်ပေးမည့်ကော်မတီ၊ - ပြည်သူ့ ကောင်စီအဆင့်ဆင့်၊ - စွမ်းဆောင်ရည်ရှိကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်း၊ - အမှတ် (၁) စက်မှုဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ ဒေသန္တရစက်မှုလက်မှုကြီးကြပ်ရေးနှင့် လုပ်ငန်းစစ်ဆေးမှုညွှန်ကြားရေးဦးစီးဌာန၊ - သမဝါယမဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ သမဝါယမဦးစီးဌာန။
၇	ဆောက်လုပ်ရေး -	-	-	၁၆၇၃၃	၅၆၂၀	(-) ၀.၀		- ဝန်ကြီးအဖွဲ့ သို့မဟုတ် ဝန်ကြီးအဖွဲ့က တာဝန်ပေးမည့်ကော်မတီ၊ - ပြည်သူ့ ကောင်စီအဆင့်ဆင့်၊ - ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ ဆောက်လုပ်ရေးကော်ပိုရေးရှင်း၊ - ကိုယ်ပိုင်ဆောက်လုပ်မှုလုပ်ငန်းများကို တာဝန်ခံဆောင်ရွက်သည့် နိုင်ငံတော်အဖွဲ့အစည်းများ၊ - သမဝါယမဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ သမဝါယမဦးစီးဌာန။
၈	ပို့ဆောင်ရေး -	-	-	၁၉၃၂၈	၁၁၄၅၈	၆.၃	၆.၇	- ဝန်ကြီးအဖွဲ့ သို့မဟုတ် ဝန်ကြီးအဖွဲ့က တာဝန်ပေးမည့်ကော်မတီ၊ - ပြည်သူ့ ကောင်စီအဆင့်ဆင့်၊ - ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ ရထားပို့ဆောင်ရေးကော်ပိုရေးရှင်း၊ ကုန်းလမ်း ပို့ဆောင်ကော်ပိုရေးရှင်း၊ ရေကြောင်းပို့ဆောင်ရေးကော်ပိုရေးရှင်း၊ ကြယ်ငါးပွင့်သင်္ဘောကော်ပိုရေးရှင်း၊ ဖေ့ကြေခပ်ပို့ဆောင်ရေးကော်ပိုရေးရှင်း၊ ဖိပ်ကမ်းကော်ပိုရေးရှင်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ - လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် ပို့ဆောင်ဆက်သွယ်ရေးစီမံကိန်းနှင့် လုပ်ငန်းဆောင်ရွက်ရေးဦးစီးဌာန၊ - သမဝါယမဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ သမဝါယမဦးစီးဌာန။
၉	ဆက်သွယ်ရေး -	-	-	၂၁၆၉	၁၇၂၀	၁၃.၆	၁၃.၃	- ဝန်ကြီးအဖွဲ့ သို့မဟုတ် ဝန်ကြီးအဖွဲ့က တာဝန်ပေးမည့်ကော်မတီ၊ - ပြည်သူ့ ကောင်စီအဆင့်ဆင့်၊ - ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ ဆက်သွယ်ရေးကော်ပိုရေးရှင်း၊
၁၀	စေ့ရေးကြေးငွေ -	-	-	၁၃၄၃၂	၈၄၅၃	၄.၈	၄.၉	- ဝန်ကြီးအဖွဲ့ သို့မဟုတ် ဝန်ကြီးအဖွဲ့က တာဝန်ပေးမည့်ကော်မတီ၊ - ပြည်သူ့ ကောင်စီအဆင့်ဆင့်၊ - စီမံကိန်းနှင့် ကမ္ဘာ့စေ့ရေးဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ ပြည်ထောင်စု မြန်မာနိုင်ငံဘဏ်၊ မြန်မာ့စီးပွားရေးမြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်၊ မြန်မာ့စက်ပျိုးရေးဘဏ်နှင့် မြန်မာ့အာခံလုပ်ငန်းကော်ပိုရေးရှင်း၊ - သမဝါယမဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ သမဝါယမဦးစီးဌာန။

ကဏ္ဍများ	၁၉၈၆-၈၇ ခု၊ ဘဏ္ဍာရေးနှစ်အတွက်ရည်မှန်းချက်များ (တန်ဖိုးများကို ၁၉၈၉-၇၀ ခုနှစ်မှစ၍ ချေမှုန်းမှုများဖြင့် တွက်ချက်ထားပါသည်)		၁၉၈၅-၈၆ ခု၊ အခြေခံနှစ်အပေါ် ၁၉၈၆-၈၇ ခုနှစ် ရည်မှန်းချက်များ၏ တိုးတက်မှုနှုန်း		တာဝန်ခံဆောင်ရွက်ကြမည့်အဖွဲ့အစည်းများ		
	စုစုပေါင်းတန်ဖိုး	အသားတင်တန်ဖိုး	စုစုပေါင်းတန်ဖိုး အပေါ်	အသားတင်တန်ဖိုး အပေါ်			
						ကျပ်သိန်းပေါင်း	ရာခိုင်နှုန်း
၂	၃	၄	၅	၆	၇		
ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲရေး	-	-	၄၀၆၇၂	၂၂၇၇၇	၄.၂	၄.၁	- နိုင်ငံတော်၏ အာဏာပိုင်အဖွဲ့အစည်းများ၊ သို့မဟုတ် ထိုအဖွဲ့အစည်း အထီးသီးက တာဝန်ပေးမည့် ဌာန၊ ခုံ၊ ကော်မတီ၊ - ပြည်သူ့ ကောင်စီအဆင့်ဆင့်၊ - ပညာရေးဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ အဖွဲ့အစည်းများ၊ - ကျန်းမာရေးဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ အဖွဲ့အစည်းများ၊ - လူမှုဝန်ထမ်းဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ အဖွဲ့အစည်းများ၊ - ပြည်ထောင်ရေးနှင့် သာသနာရေးဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ အဖွဲ့အစည်းများ၊ - ပြန်ကြားရေးဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ ပြန်ကြားရေးနှင့် ဆက်သွယ်ရေးဌာန၊ - အလုပ်သမားဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ အဖွဲ့အစည်းများ၊ - ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ကိုဝန်ကြီးဌာနလက်အောက်ရှိ အဖွဲ့အစည်းများ၊ - သမဝါယမဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ သမဝါယမဦးစီးဌာန၊ - နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ အဖွဲ့အစည်းများ၊ - စီမံကိန်းနှင့် အာဏာရေးဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ အဖွဲ့အစည်းများ၊ - ကာကွယ်ရေးဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ အဖွဲ့အစည်းများ၊ - ဝန်ကြီးဌာနအသီးသီး၏ ဝန်ကြီးရုံးများနှင့် အခြားကျန်ရှိသော စီမံခန့်ခွဲရေးအဖွဲ့အစည်းများ။
စီမံခန့်ခွဲရေးနှင့် အခြားဝန်ဆောင်မှု			၁၇၇၇၇	၁၁၇၇၁	၄.၅	၃.၀	- ဝန်ကြီးအဖွဲ့၊ သို့မဟုတ် ဝန်ကြီးအဖွဲ့က တာဝန်ပေးမည့်ကော်မတီ၊ - ပြည်သူ့ ကောင်စီအဆင့်ဆင့်၊ - ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ အိုးအိမ်ဦးစီးဌာန၊ - ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးကော်မရှင်း၊ - ပြန်ကြားရေးဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ ရုပ်ရှင်ကော်မရှင်း၊ - ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ ဆိပ်ကမ်းကော်မရှင်း၊ - သမဝါယမဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ သမဝါယမဦးစီးဌာန၊
ကုန်သွယ်မှုတန်ဖိုး			၇၇၇၇၇	၇၇၇၇၇	၂.၇	၃.၀	- ဝန်ကြီးအဖွဲ့၊ သို့မဟုတ် ဝန်ကြီးအဖွဲ့က တာဝန်ပေးမည့် ကော်မတီ၊ - ပြည်သူ့ ကောင်စီအဆင့်ဆင့်၊ - ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ ကုန်သွယ်ရေးကော်မရှင်း၊ - စွမ်းအင်ဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ ရေနံထွက်ပစ္စည်း ပြန့်ဖြူးဆောင်ရွက်ရေး ကော်မရှင်း၊ - လယ်ယာနှင့် သစ်တောဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ သစ်လုပ်ငန်းကော်မရှင်း၊ - တတ်လုပ်သမားသမ ကျွန်ုပ်တို့များကို တိုက်ရိုက်ဝယ်ယူသည့် နိုင်ငံတော်၏ စီးပွားရေးအဖွဲ့အစည်းများ၊ - စားသုံးဆိုင်ခွင့် လုပ်ငန်းရှင်များသို့ တိုက်ရိုက်ပြန့်ဖြူးဆောင်ရွက်သည့် နိုင်ငံတော်၏ စီးပွားရေးအဖွဲ့အစည်းများ၊ - သမဝါယမဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ သမဝါယမဦးစီးဌာန၊
စုစုပေါင်း			၃၀၁၃၁၉	၂၀၈၆၁၃	၃.၉	၃.၆	

- နိုင်ငံတော်၏ ဘဏ္ဍာပိုင်ဆိုင်မှုအစည်းများ သို့မဟုတ် ထိုအဖွဲ့အစည်း အသီးသီးက တာဝန်ပေးမည့် ဌာန၊ ရုံး၊ ကော်မတီ၊
- ပြည်သူ့ ကောင်စီအဆင့်ဆင့်၊
- ဗဟိုဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ အဖွဲ့အစည်းများ၊
- ကျန်းမာရေးဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ အဖွဲ့အစည်းများ၊
- လူမှုဝန်ထမ်းဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ အဖွဲ့အစည်းများ၊
- ပြည်ထောင်စုနှင့် သာသနာရေးဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ အဖွဲ့အစည်းများ၊
- ပြန်ကြားရေးဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ ပြန်ကြားရေးနှင့် အသံလွှင့်ဦးစီးဌာန၊
- အလုပ်သမားဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ အဖွဲ့အစည်းများ၊
- ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ အဖွဲ့အစည်းများ၊
- သမဝါယမဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ သမဝါယမဦးစီးဌာန၊
- နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ အဖွဲ့အစည်းများ၊
- စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ အဖွဲ့အစည်းများ၊
- ကာကွယ်ရေးဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ အဖွဲ့အစည်းများ၊
- ဝန်ကြီးဌာနအသီးသီး၏ ဝန်ကြီးရုံးများနှင့် အခြားကျန်ရှိသော စီမံခန့်ခွဲရေးအဖွဲ့အစည်းများ။

- ဝန်ကြီးအဖွဲ့ သို့မဟုတ် ဝန်ကြီးအဖွဲ့က တာဝန်ပေးမည့်ကော်မတီ၊
- ပြည်သူ့ ကောင်စီအဆင့်ဆင့်၊
- ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ အိုးတိုင်းစီမံဌာန၊
- ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးကော်မတီရုံးရင်း၊
- ပြန်ကြားရေးဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ ရုပ်ရှင်ကော်မတီရုံးရင်း၊
- ဗိုလ်ချုပ်အမှုဆောင်သမ္မတမြန်မာနိုင်ငံတော်နှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ ဆိပ်ကမ်းကော်မတီရုံးရင်း၊
- သမဝါယမဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ သမဝါယမဦးစီးဌာန၊

- ဝန်ကြီးအဖွဲ့ သို့မဟုတ် ဝန်ကြီးအဖွဲ့က တာဝန်ပေးမည့် ကော်မတီ၊
- ပြည်သူ့ ကောင်စီအဆင့်ဆင့်၊
- ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ ကုန်သွယ်ရေးကော်မတီရုံးရင်းများ၊
- စွမ်းအင်ဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ ရေနံထွက်ပစ္စည်း ပြန့်ဖြူးရောင်းချရေး ကော်မတီရုံးရင်း၊
- လယ်ယာနှင့် သစ်တောဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ သစ်လုပ်ငန်းကော်မတီရုံးရင်း၊
- ကုတ်လုပ်သမျှအားလုံး ကုန်ပစ္စည်းများကို တိုက်ရိုက်ဝယ်ယူသည့် နိုင်ငံတော်၏ စီးပွားရေးအဖွဲ့အစည်းများ၊
- စားသုံးသူနှင့် လုပ်ငန်းရှင်များသို့ တိုက်ရိုက်ဖြန့်ဖြူးရောင်းချသည့် နိုင်ငံတော်၏ စီးပွားရေးအဖွဲ့အစည်းများ၊
- သမဝါယမဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ သမဝါယမဦးစီးဌာန။

အမှတ် စဉ်	ကဏ္ဍများ	၁၉၈၆-၈၇ ခု၊ ဘဏ္ဍာရေးနှစ်အတွက်ရည်မှန်းချက်များ (တန်ဖိုးများကို ၁၉၈၆-၈၇ ခုနှစ် ပုံမှန် ဈေးနှုန်းများဖြင့် လွတ်ချက်ထားပါသည်)		၁၉၈၅-၈၆ ခု၊ အခြေခံနှစ်အပေါ် ၁၉၈၆-၈၇ ခုနှစ် ရည်မှန်းချက်များ၏ တိုးတက်မှုနှုန်း		တာဝန်ခံဆောင်ရွက်ကြမည့်အဖွဲ့အစည်းများ
		စုစုပေါင်းတန်ဖိုး	အသားတင်တန်ဖိုး	စုစုပေါင်းတန်ဖိုး အပေါ်	အသားတင်တန်ဖိုး အပေါ်	
		ကျပ်သိန်းပေါင်း		ဆူပိုင်နှုန်း		
၁	၂	၃	၄	၅	၆	၇
၁၅	နိုင်ငံခြားသို့ပို့ကုန်တန်ဖိုး (သင်္ဘောပေါ်ရောက်တန်ဖိုး)	၁၃၁၉၅	—	၂.၆	—	- ဝန်ကြီးအဖွဲ့ သို့မဟုတ် ဝန်ကြီးအဖွဲ့က တာဝန်ပေးမည့်ကော်မတီ၊ - ပြည်သူ့ကောင်စီအဆင့်ဆင့်၊ - ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ လယ်ယာကိုင်ကျွန်းနှင့် ဥယျာဉ်မြေထွက်ကုန်ပစ္စည်းကုန်သွယ်ရေး၊ ပို့ရေးရင်း၊ စားသောက်ကုန်နှင့် အထွေထွေကုန်ပစ္စည်း ကုန်သွယ်ရေးကော်ပိုရေးရှင်းနှင့် မြန်မာ့ထုတ်ကုန်သွင်းကုန်ကော်ပိုရေးရှင်း၊ - လယ် ယာ နှင့် သစ်တောဝန်ကြီးဌာနနှင့် ထို ဝန်ကြီးဌာနလက်အောက်ရှိ လယ် ယာ ခိုက် ပျိုး ရေး ကော် ပို ရေး ရင်းနှင့် သစ်လှ ကော်ပိုရေးရှင်း၊ - မွေးမြူရေးနှင့် ခေလုပ်ငန်းဝန်ကြီးဌာနနှင့်ထိုဝန်ကြီးဌာနလက်အောက်ရှိပြည်သူ့ ပုလဲနှင့်ခေလုပ်ငန်းကော်ပိုရေးရှင်းနှင့် မွေးမြူရေးလှ ကော်ပိုရေးရှင်း၊ - သတ္တုတွင်းဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ အမှတ် (၁) သတ္တုတွင်းဖော်ထုတ်လုပ်ရေးကော်ပိုရေးရှင်း၊ အမှတ်(၂) တွင်းဖော်ထုတ်လုပ်ရေးကော်ပိုရေးရှင်းနှင့် မြန်မာ့ကျောက်မျက်ရတနာကော်ပိုရေးရှင်း၊ - အမှတ် (၁) စက်မှုဝန်ကြီးဌာနနှင့် ထို ဝန်ကြီးဌာနလက်အောက်ရှိ ကြေးထည်မြေထည်လုပ်ငန်းကော်ပိုရေးရှင်း၊ ဆေး ဝါးနှင့် ဖိ ပစ္စည်းလုပ်ငန်းကော်ပိုရေးရှင်း၊ အထွေထွေစက်မှုလုပ်ငန်းကော်ပိုရေးရှင်း၊ စားသောက်ကုန်လုပ်ငန်းကော်ပိုရေးရှင်း၊ အ ထည် ဖ လုပ်ငန်းကော်ပိုရေးရှင်း၊ ကုန်လျှော်ပစ္စည်းလုပ်ငန်းကော်ပိုရေးရှင်းနှင့် စက္ကူနှင့် ဓာတုဗေဒလုပ်ငန်းကော်ပိုရေးရှင်း၊ - အမှတ် (၂) စက်မှုဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိအကြီးစားစက်မှုလုပ်ငန်းကော်ပိုရေးရှင်း၊ - စစ်အင်္ဂါဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ ရေနံဓာတုဗေဒနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကော်ပိုရေးရှင်း၊ - ပြည်ပသို့ကုန်ရက်တင်ပို့ရောင်းချသည့်နိုင်ငံတော်၏ စီးပွားရေးအဖွဲ့အစည်းများ။
၁၆	ပြည်တွင်း အသားတင်ထုတ်လုပ်မှုနှင့် ခန့်စားခံမှုတန်ဖိုး	—	၂၁၈၆၁၃	—	၃.၆	
၁၇	ပြည်တွင်းသုံးရန်တန်ဖိုး	—	၂၁၇၆၄၅	—	၃.၄	—
၁၈	စားသုံးရန်လျာထားသည့်တန်ဖိုး	—	၁၈၉၂၈၄	—	၄.၇	—
၁၉	ဓနရင်းမြှုပ်နှံရန်လျာထားသည့်တန်ဖိုး	—	၂၆၉၇၁	(-) ၀.၅	—	

ကဏ္ဍများ	၁၉၈၆-၈၇ ခု၊ ဘဏ္ဍာရေးနှစ်အတွက်ရည်မှန်းချက်များ (တန်ဖိုးများကို ၁၉၆၉-၇၀ ခုနှစ်ပုံနှိပ် ဓာတ်ပုံများဖြင့် တွက်ချက်ထားပါသည်)		၁၉၈၇-၈၈ ခု၊ အခြေခံနှစ်အပေါ် ၁၉၈၆-၈၇ ခုနှစ် ရည်မှန်းချက်များ၏ တိုးတက်မှုနှုန်း		တာဝန်ခံဆောင်ရွက်ကြသည့်အဖွဲ့အစည်းများ
	စုစုပေါင်းတန်ဖိုး	အသားတင်တန်ဖိုး	စုစုပေါင်းတန်ဖိုး အပေါ်	အသားတင်တန်ဖိုး အပေါ်	
	ကျပ်		ရာခိုင်နှုန်း		
၂	၃	၄	၅	၆	၇
လူတစ်ဦးစီအတွက်ပျမ်းမျှထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး	၁၀၈၇	---	၁.၈	---	
လူတစ်ဦးစီအတွက် ပျမ်းမျှပြည်တွင်းအသားတင်ထုတ်လုပ်မှု နှင့် ဝန်ဆောင်မှုတန်ဖိုး	၅၇၈	---	၁.၆	---	
လူတစ်ဦးစီအတွက်ပျမ်းမျှဝင်ငွေ	၅၇၅	---	၁.၄	---	
လူတစ်ဦးစီအတွက်ပျမ်းမျှစားသုံးမှုတန်ဖိုး	၅၀၀	---	၂.၇	---	
လူတစ်ဦးစီ၏ပျမ်းမျှရင်းနှီးမြှုပ်နှံမှုတန်ဖိုး	၇၁	---	(-) ၂.၇	---	
အလုပ်လုပ်သူတစ်ဦး၏ ပျမ်းမျှထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဖိုး	၂၅၅၂	---	၁.၅	---	
အလုပ်လုပ်သူတစ်ဦး၏ ပျမ်းမျှ ပြည်တွင်းအသားတင်ထုတ် လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး	၈၄၀၆	---	၁.၂	---	

၁၉၈၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့
အရ အသုံးဆိုင်ရာ ဥပဒေ

၁၉၈၆ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့
အရ အသုံးဆိုင်ရာ ဥပဒေ

[၁၉၈၆ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေ အမှတ် ၅]

ပြည်သူ့လွှတ်တော်သည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အမည်နှင့် စတင်အာဏာတည်သည့် နေ့ရက်

- ၁။ (က) ဤဥပဒေကို ၁၉၈၆ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့မှ စတင်အာဏာတည်သည်။
- (ခ) ပုဒ်မ ၅ မှ ၁၀ အထိတွင် ပါရှိသော ဝင်ငွေခွန်နှင့် သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များသည် ၁၉၈၆-၈၇ ခု၊ ဘဏ္ဍာရေးနှစ်နှင့် သက်ဆိုင်သည့် ဝင်ငွေခွန်စည်းကြပ်ခြင်း ပြုလုပ်ရမည်ဖြစ်သော ဝင်ငွေ စတင် ရရှိ ဖြစ် ထွန်း ပေါ်ပေါက်သည့် ၁၉၈၇ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ စတင်အာဏာတည်သည်ဟု မှတ်ယူရမည်။
- (ဂ) ဤဥပဒေပါ ကျန်ပုဒ်မများသည် ၁၉၈၆-၈၇ ခု၊ ဘဏ္ဍာရေး နှစ်အတွက် ၁၉၈၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ စတင် အာဏာတည်ရမည်။

အပိုင်း ၂

ဘဏ္ဍာ ရန်ပုံငွေ

ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေနှင့် နိုင်ငံတော်၏
အဖွဲ့အစည်းများ၏ ဘဏ္ဍာရန်ပုံငွေ

- (က) ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် တဝန်းလုံး၏ ငွေအဝင်နှင့်အထွက်ကို စာရင်းပြုစုရန် ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့် ဆောင်ရွက် ရမည်၊
- (ခ) နိုင်ငံတော်၏ အဖွဲ့အစည်းများ၏ ငွေအဝင်နှင့် အထွက်ကို စာရင်းပြုစုရန်အလို့ငှာ နိုင်ငံတော်၏ အဖွဲ့အစည်းများ၏ ဘဏ္ဍာရန်ပုံငွေစာရင်းတွင် ဖော်ပြရမည်။

အပိုင်း ၃

နိုင်ငံတော်၏ အာဏာပိုင် အဖွဲ့အစည်းများ၊
ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ

အခန်း (၁)

ရငွေများနှင့် သုံးငွေများ

- ၃။ (က) နိုင်ငံတော်၏ အာဏာပိုင် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ၏ ရငွေနှင့် သုံးငွေအတွက် တာဝန်ပေးအပ်ခြင်း ခံရသည့် ပုဂ္ဂိုလ် အသီးသီးသည် ဇယား (၂)၊ (၃)၊ (၄) နှင့် (၅) တို့တွင် မိမိနှင့် ယှဉ်တွဲဖော်ပြထားသည့် ရငွေတို့ကို စီမံကြီးကြပ် ကောက်ခံခြင်းနှင့် သုံးငွေတို့ကို စီမံခန့်ခွဲခြင်းပြုရမည်။
- (ခ) နိုင်ငံတော်၏ အာဏာပိုင်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများအတွက် ပုဒ်မခွဲ(က)ပါ တာဝန်ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် မိမိအား အပ်နှံထားသော လုပ်ပိုင်ခွင့်များကို မိမိလက်အောက်ရှိ လုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးအား လွှဲအပ်ဆောင်ရွက်စေနိုင်သည်။

(ဂ) ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင်လည်းကောင်း ဤဥပဒေ ပါ ပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်ရမည်။

(ဆ) ဇယား (၂) နှင့် (၄) တို့တွင် ဖော်ပြလျာထားသော ရငွေများအနက် ပြည်ပ အကူအညီရငွေနှင့် အခန်း (၄) အရ ချေးယူရငွေတို့သည် လျာထားသည်ထက် ပိုမိုရရှိလျှင် ထိုသို့ ပိုမိုရရှိသော ပြည်ပအကူအညီရငွေ၊ ချေးယူရငွေတို့ဖြင့် ကျခံရမည့် လုပ်ငန်း အသုံးစရိတ်များကို ဇယား (၃) နှင့် (၅) တို့တွင် ဖော်ပြခွင့်ပြုထားသော သုံးငွေများထက်ပိုမိုသုံးစွဲရန် လိုအပ်ပါက ဝန်ကြီးအဖွဲ့က စိစစ်သုံးသပ်၍ ခွင့်ပြုနိုင်သည်။ သို့ရာတွင် ထိုသို့ ပြည်ပမှ အကူအညီရငွေ၊ ချေးယူရငွေများကြောင့် နိုင်ငံတော်၏ဘဏ္ဍာမှ ကျပ်ငွေဖြင့် ကျခံသုံးစွဲရမည့် အသုံးစရိတ်များကိုမူ ဇယား (၃) နှင့် (၅) တို့တွင် ဖော်ပြ ခွင့်ပြုထားသော ရန်ပုံငွေမှ ကျခံသုံးစွဲရမည်။ ဇယား (၃) နှင့် (၅) တို့တွင် ဖော်ပြထားသောငွေဖြင့် မလုံလောက်ပါက ပုဒ်မ ၁၁ ပါ ပြဋ္ဌာန်းချက်များနှင့် အညီ သီးသန့် ရန်ပုံငွေမှ ကျခံသုံးစွဲနိုင်သည်။

၄။ (က) နိုင်ငံတော်၏ အာဏာပိုင် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများသည် ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင် ဤဥပဒေအရ လျာထားသောရငွေတို့ထက် တိုး၍ဖြစ်စေ၊ လျော့၍ဖြစ်စေ ရသောရငွေများနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်သို့ တင်ပြသော ၁၉၈၆-၈၇ ခုနှစ်အတွက် ပြုပြင်ပြီးခန့်မှန်းခြေ ငွေစာရင်းများတွင် ထည့်သွင်း ဖော်ပြရမည်။

- (ခ) နိုင်ငံတော်၏ အာဏာပိုင် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများသည် သုံးငွေများကို စီမံခန့်ခွဲရာတွင် ဤဥပဒေအရ ခွင့်ပြုထားသော သုံးငွေများအတွင်း ငွေစာရင်းခေါင်းစဉ် လွှဲပြောင်းသုံးစွဲသည့် အသုံးစရိတ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ ပုဒ်မ ၃ ပုဒ်မခွဲ (ဆ) အရ ဝန်ကြီးအဖွဲ့၏ခွင့်ပြုချက်ဖြင့် သုံးစွဲသည့် အသုံးစရိတ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ ပြည်သူ့လွှတ်တော်သို့ တင်ပြသော ၁၉၈၆-၈၇ ခုနှစ်အတွက် ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။
- (ဂ) ဝန်ကြီးအဖွဲ့သည် ပုဒ်မ ၃ ပုဒ်မခွဲ (ဆ) အရ ပိုမိုသုံးစွဲရန် ခွင့်ပြုသည့် ကိစ္စရပ်များကို ကိစ္စတစ်ရပ်ချင်း အကျိုးအကြောင်း ဖော်ပြချက်များနှင့်အတူ ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ တင်ပြရမည်။

အခန်း (၂)

ဝင်ငွေခွန်

၅။ ဤအခန်းပါ ဝင်ငွေခွန်နှုန်းများနှင့် ပြဋ္ဌာန်းချက်များသည် ၁၉၈၆-၈၇ ခု စည်းကြပ်နှစ်အတွက်မှစ၍ အကျိုးသက်ရောက်စေရမည်။

၆။ ဝင်ငွေခွန်ကို ဤဥပဒေ၏ ဇယား (၁) တွင် ဖော်ပြထားသည့် နှုန်းများဖြင့် စည်းကြပ်ရမည်။

၇။ ဝင်ငွေခွန် ဥပဒေပုဒ်မ ၆ အရ အခြေခံသက်သာခွင့်ပြု ငွေသည် ဝင်ငွေအမျိုးအစား တစ်ခုစီ၏ နှစ်ဆယ်ရာခိုင်နှုန်းနှင့် ညီမျှသောငွေ ဖြစ်ရမည်။ သို့ရာတွင် ကုမ္ပဏီဖြစ်လျှင် ယင်းအခြေခံ သက်သာခွင့်ကိုခံစားခွင့်

မရှိစေရ။ ထို့ပြင် တစ်နှစ်အတွက် အခြေခံသက်သာခွင့်ပြုငွေ စုစုပေါင်း၊ သည် ငွေကျပ် ခြောက်ထောင်ထက် မပိုစေရ။

၈။ (က) ဝင်ငွေခွန် ဥပဒေပုဒ်မ ၆ အရ ပုဂ္ဂိုလ်စု မဟုတ်သော အခွန်ထမ်းတစ်ဦး၏ ဇနီးအတွက် သက်သာခွင့် ပြုငွေမှာ ကျပ် နှစ်ထောင်ဖြစ်ရမည်။

(ခ) ဝင်ငွေခွန် ဥပဒေပုဒ်မ ၆ အရ ပုဂ္ဂိုလ်စု မဟုတ်သော အခွန်ထမ်း၏သားသမီးများအတွက် သက်သာခွင့်ပြုငွေမှာ အောက်ပါအတိုင်း ဖြစ်ရမည်—

(၁) အသက် ငါးနှစ် မကျော်သည့် သားသမီးအတွက် တစ်ဦးလျှင် ငွေ ကျပ် လေးရာစီ၊

(၂) အသက် ငါးနှစ်ကျော်၍ ဆယ်နှစ်မကျော်သည့် သားသမီးအတွက် တစ်ဦးလျှင် ငွေကျပ် ငါးရာစီ၊

(၃) အသက် ဆယ်နှစ်ကျော်၍ တစ်ဆယ့် ငါးနှစ် မကျော်သည့် သားသမီးအတွက် တစ်ဦးလျှင် ငွေကျပ် ခြောက်ရာစီ၊

(၄) အသက် တစ်ဆယ့်ငါးနှစ်ကျော်သည့် သားသမီး အတွက် တစ်ဦးလျှင် ငွေကျပ် ရှစ်ရာစီ။

၉။ ဝင်ငွေခွန် ဥပဒေပုဒ်မ ၆ ပုဒ်မခွဲ (ခ) အရ အခြား သက်သာခွင့် များနှင့်စပ်လျဉ်း၍ သက်သာခွင့်ပြုငွေမှာ သက်ဆိုင်ရာ ဝင်ငွေနှစ်အတွင်း အမှန်ပေးသွင်းသည့် ငွေအားလုံးဖြစ်ရမည်။

၁၀။ ဤအခန်းနှင့် ဤဥပဒေ၏ဇယား (၁) ပါ စကားရပ်များ၏ အဓိပ္ပာယ်သည် ဝင်ငွေခွန် ဥပဒေတွင် ဖော်ပြထားသည့်အတိုင်း ဖြစ်စေ ရမည်။

အခန်း (၃)

သီးသန့်ရန်ပုံငွေ

- ၁၁။ (က) နိုင်ငံတော်၏ အာဏာပိုင်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများသည် ဇယား (၅) စာတိုင် ၁၂ တွင် ဖော်ပြထားသော သီးသန့်ရန်ပုံငွေမှ ကျခံသုံးစွဲခြင်းကို အောက်ပါစည်းကမ်းချက်များနှင့်အညီသာလျှင် ဆောင်ရွက်ခွင့်ရှိသည်။—
- (၁) ကြိုတင် မမျှော်မှန်းနိုင်သောအသုံးစရိတ် ဖြစ်ခြင်း၊
 - (၂) တဏှာရေးနှစ်အတွင်း မသုံးစွဲလျှင်မဖြစ်သည့် ကိစ္စဖြစ်ခြင်း၊
 - (၃) ရှိရင်းစွဲဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများအရ ခေါင်းစဉ် လွှဲပြောင်းကျခံရန် မဖြစ်နိုင်ခြင်း သို့မဟုတ် ခေါင်းစဉ် လွှဲပြောင်း ကျခံရန်အတွက် ရန်ပုံငွေမရှိခြင်း၊
- (ခ) သီးသန့်ရန်ပုံငွေမှကျခံသုံးစွဲခြင်းကို ဝန်ကြီးအဖွဲ့၏ဆုံးဖြတ်ချက်အရသာ ခွင့်ပြုရမည်။
- (ဂ) ဝန်ကြီးအဖွဲ့သည် သီးသန့်ရန်ပုံငွေမှ ကျခံသုံးစွဲသည့် ကိစ္စရပ်များကို ကိစ္စတစ်ရပ်ချင်း အကျိုးအကြောင်း ဖော်ပြချက်များနှင့်အတူ ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တင်ပြရမည်။

အခန်း (၄)

ငွေချေးယူခြင်း

၁၂။ (က) ဝန်ကြီးအဖွဲ့သည် စီးပွားရေးစီမံကိန်းပါ လုပ်ငန်းစီမံချက်များ အတွက်ဖြစ်စေ၊ နိုင်ငံတော်၏ ရ သုံးခန့်မှန်းခြေ ငွေစာရင်းပါ အသုံးစရိတ်အတွက် ဖြစ်စေ နိုင်ငံတော်က တာဝန်ယူသည့် ငွေချေးစာချုပ်များ သို့မဟုတ် အာမခံစာချုပ်များ ထုတ်ပေးခြင်းဖြင့်လည်းကောင်း၊ အခြားနည်းဖြင့် လည်းကောင်း ပြည်တွင်းမှဖြစ်စေ၊ ပြည်ပမှဖြစ်စေ ငွေချေးယူနိုင်သည်။ ထိုသို့ ချေးငွေရယူသည့်အခါ သင့်သည်ထင်မြင်သည့် အတိုးနှုန်းများသတ်မှတ်၍ ပေးနိုင်သည်။ ပြန်ဆပ်ရန်၊ ပြန်ရွေးရန် သို့မဟုတ် အခြားနည်းစီမံရန် စည်းကမ်းချက်များကိုလည်း ပြုလုပ်နိုင်သည်။

(ခ) ဝန်ကြီးအဖွဲ့သည် ချေးယူရရှိသည့်ငွေကို နိုင်ငံတော်၏ စီးပွားရေးအဖွဲ့အစည်းများ၊ စည်ပင်သာယာရေးကော်မတီများနှင့် စည်ပင်သာယာရေး အဖွဲ့များသို့ သင့်လျော်သော စည်းကမ်းချက်များ သတ်မှတ်၍ ပြန်လည် ထုတ်ချေးနိုင်သည်။

၁၃။ ယခင် ဘဏ္ဍာရေးနှစ်အတွင်းက လိုအပ်ငွေများ ဖြည့်တင်းရန် အာမခံစာချုပ်များ ချောင်းချခြင်းဖြင့် ရယူခဲ့သည့် ချေးငွေများနှင့် စပ်လျဉ်း၍ အချိန်ကျရောက်သောအခါ ပေးဆပ်ခြင်းကို အာမခံစာချုပ်အသစ်များဖြင့် လဲလှယ်နိုင်သည်။

၁၄။ နိုင်ငံတော်၏ စီးပွားရေးအဖွဲ့အစည်းများ၊ စည်ပင်သာယာရေး ကော်မတီများနှင့်စည်ပင်သာယာရေးအဖွဲ့များသည် စီမံကိန်းပါ လုပ်ငန်း စီမံချက်များ အတွက် ဝန်ကြီးအဖွဲ့၏ သဘောတူညီချက်ဖြင့် ပြည်ပမှ ငွေချေးယူနိုင်သည်။

၁၅။ (က) ဝန်ကြီးအဖွဲ့သည် ဤအခန်း(၄)ပါ ကိစ္စရပ်များအားလုံးကို ဖြစ်စေ၊ အချို့ကိုဖြစ်စေ ဆောင်ရွက်နိုင်ရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးအား လိုအပ်သော သတ်မှတ် ချက်များနှင့်အညီ လုပ်ပိုင်ခွင့်အပ်နှင်းနိုင်သည်။

(ခ) စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးသည် ဤအခန်း (၄) အရ ငွေချေးယူသော ကိစ္စများအတွက် နိုင်ငံတော် ကိုယ်စား အာမခံချက်ပေးနိုင်သည်။

၁၆။ ၁၉၈၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ၁၉၈၇ ခုနှစ်၊ မတ်လ ၃၁ ရက် နေ့တွင်ကုန်ဆုံးသည့် ဘဏ္ဍာရေးနှစ်အတွင်း ဤအခန်း (၄) အရ ငွေချေး စာချုပ် ချုပ်ဆိုပြီးနောက် အမှန်တကယ်ချေးယူလက်ခံရရှိသည့် ငွေစုစု ပေါင်းသည် ကျပ် လေးရာကုဋေ ပမာဏထက် မပိုစေရ။

ဇယား (၁)

ဝင်ငွေခွန်နှုန်းများ

ပုဂ္ဂလိကကဏ္ဍ

၁။ (က) လစာခေါင်းစဉ်မှ ဝင်ငွေအတွက်—

ကျပ်	ကျပ်				
၁ မှ	၅၀၀၀ ထိ	၄	ရာခိုင်နှုန်း		
၅၀၀၁ မှ	၁၀၀၀၀ ထိ	၇	ရာခိုင်နှုန်း		
၁၀၀၀၁ မှ	၁၅၀၀၀ ထိ	၁၀	ရာခိုင်နှုန်း		
၁၅၀၀၁ မှ	၂၀၀၀၀ ထိ	၁၅	ရာခိုင်နှုန်း		
၂၀၀၀၁ မှ	၃၀၀၀၀ ထိ	၂၀	ရာခိုင်နှုန်း		
၃၀၀၀၁ မှ	၄၀၀၀၀ ထိ	၂၅	ရာခိုင်နှုန်း		
၄၀၀၀၁ နှင့် အထက်		၃၀	ရာခိုင်နှုန်း		

(ခ) အတတ်ပညာ တစ်ရပ်ရပ်သည် တာရှည် တသမတ်တည်း အကျိုးဖြစ်ထွန်းနိုင်ခြင်းမရှိဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီးက သတ်မှတ်လျှင် ထိုအတတ်ပညာ

လုပ်ငန်းမှ ဝင်ငွေ၊ ဥပမာ—နုပျိုစဉ်သာ ဝင်ငွေကောင်း
သည့် အနုပညာရှင်များ၏ ဝင်ငွေအတွက်—

ကျပ်		ကျပ်			
၁	မှ	၅၀၀၀	ထိ	၄	ရာခိုင်နှုန်း
၅၀၀၁	မှ	၁၀၀၀၀	ထိ	၁၀	ရာခိုင်နှုန်း
၁၀၀၀၁	မှ	၁၅၀၀၀	ထိ	၁၅	ရာခိုင်နှုန်း
၁၅၀၀၁	မှ	၂၀၀၀၀	ထိ	၂၀	ရာခိုင်နှုန်း
၂၀၀၀၁	မှ	၃၀၀၀၀	ထိ	၂၅	ရာခိုင်နှုန်း
၃၀၀၀၁	မှ	၄၀၀၀၀	ထိ	၃၀	ရာခိုင်နှုန်း
၄၀၀၀၁	နှင့် အထက်			၃၅	ရာခိုင်နှုန်း

(ဂ) တာရှည် တသမတ်တည်း အကျိုး ဖြစ်ထွန်းနိုင်ခြင်းမရှိဟု
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီးက သတ်မှတ်
သည့် အတတ်ပညာလုပ်ငန်းမှအပ ကျန်အတတ်ပညာ
လုပ်ငန်းမှဝင်ငွေ၊ ဥပမာ—သမန်ရှည်ကြာသမျှ ဝင်ငွေ
ကောင်းသည့် အတတ်ပညာရှင်များ၏ ဝင်ငွေအတွက်—

ကျပ်		ကျပ်			
၁	မှ	၅၀၀၀	ထိ	၄	ရာခိုင်နှုန်း
၅၀၀၁	မှ	၁၀၀၀၀	ထိ	၁၀	ရာခိုင်နှုန်း
၁၀၀၀၁	မှ	၁၅၀၀၀	ထိ	၁၅	ရာခိုင်နှုန်း
၁၅၀၀၁	မှ	၂၀၀၀၀	ထိ	၂၀	ရာခိုင်နှုန်း
၂၀၀၀၁	မှ	၃၀၀၀၀	ထိ	၃၀	ရာခိုင်နှုန်း
၃၀၀၀၁	မှ	၄၀၀၀၀	ထိ	၃၅	ရာခိုင်နှုန်း
၄၀၀၀၁	နှင့် အထက်			၄၀	ရာခိုင်နှုန်း

(ဆ) စီးပွားရေးလုပ်ငန်း၊ ပစ္စည်းနှင့် ဝင်ငွေရလမ်း မဖော်
ပြသည့်ဝင်ငွေခေါင်းစဉ်တို့မှ ဝင်ငွေအတွက်—

ကျပ်		ကျပ်			
၁	မှ	၅၀၀၀	ထိ	၄	ရာခိုင်နှုန်း
၅၀၀၀	မှ	၁၀၀၀၀	ထိ	၁၂	ရာခိုင်နှုန်း
၁၀၀၀၀	မှ	၁၅၀၀၀	ထိ	၂၀	ရာခိုင်နှုန်း
၁၅၀၀၀	မှ	၂၀၀၀၀	ထိ	၃၀	ရာခိုင်နှုန်း
၂၀၀၀၀	မှ	၃၀၀၀၀	ထိ	၄၀	ရာခိုင်နှုန်း
၃၀၀၀၀	နှင့် အထက်			၅၀	ရာခိုင်နှုန်း

၂။ ဝင်ငွေခွန် ဥပဒေပုဒ်မ ၆ အရ သက်သာခွင့်များ မနုတ်မီ အခြေ
ပစ္စည်းမှ မြတ်စွန်းငွေအပေါ် ၁၀ ရာခိုင်နှုန်း။

၃။ ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ အရ သက်သာခွင့်များ မနုတ်မီ ပြည်ပနေ
နိုင်ငံသား၏ ပြည်ပစုစုပေါင်းဝင်ငွေအပေါ် ၁၀ ရာခိုင်နှုန်း။

၄။ နိုင်ငံခြားသားတစ်ဦးသည် နိုင်ငံတော်၏ သို့မဟုတ် နိုင်ငံတော်က
ကမကထပြုသော စီမံကိန်း၊ လုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှုတစ်ရပ်ရပ်၌
သက်ဆိုင်ရာဝန်ကြီးဌာန၏ အတည်ပြုချက်ဖြင့် ပါဝင်ဆောင်ရွက်လျှင်
ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဝင်ငွေခွန် ဥပဒေပုဒ်မ ၆ အရ သက်သာခွင့်များ
မနုတ်မီ ထိုသူရရှိသော စုစုပေါင်းဝင်ငွေအပေါ် ၂၅ ရာခိုင်နှုန်း။

၅။ နိုင်ငံခြားတွင် ဖွဲ့စည်းထားသောပုဂ္ဂိုလ်စုတစ်ခုသည် နိုင်ငံတော်၏
သို့မဟုတ် နိုင်ငံတော်က ကမကထပြုသော စီမံကိန်း၊ လုပ်ငန်း သို့မဟုတ်
လုပ်ဆောင်မှုတစ်ရပ်ရပ်၌ သက်ဆိုင်ရာဝန်ကြီးဌာန၏ အတည်ပြုချက်ဖြင့်
ပါဝင်ဆောင်ရွက်လျှင် ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဝင်ငွေခွန် ဥပဒေပုဒ်မ
၆ အရ သက်သာခွင့်များ မနုတ်မီ ထိုပုဂ္ဂိုလ်စုရရှိသော စုစုပေါင်းဝင်ငွေ
အပေါ် ၄၀ ရာခိုင်နှုန်း။

၆။ ဝင်ငွေခွန် ဥပဒေပုဒ်မ ၆ အရ သက်သာခွင့်များ မနုတ်မီ ပြည်ပနေနိုင်ငံခြားသားတစ်ဦး၏ စုစုပေါင်းဝင်ငွေအပေါ် ၆၀ ရာခိုင်နှုန်း။

သို့သော် အထက်အပိုဒ်များပါ နှုန်းများအနက် သက်ဆိုင်သည့်နှုန်း သို့မဟုတ် နှုန်းများဖြင့် ဝင်ငွေခွန်တွက်၍ တိုသို့ တွက်ယူရရှိသော ဝင်ငွေခွန်သည် ယင်း ၆၀ ရာခိုင်နှုန်းဖြင့်တွက်၍ ရသည်ထက်များလျှင် များရာဝင်ငွေခွန်ကို ပေးဆောင်ရမည်။

သမဝါယမကဏ္ဍ

၃။ ၁၉၇၀ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံ သမဝါယမအသင်းဥပဒေ အရ ဖွဲ့စည်းထားသည့် သမဝါယမအသင်း၊ ယင်းအသင်းစုနှင့် စုပေါင်း လယ်ယာအဖွဲ့များ၏ ဝင်ငွေအတွက်—

ကျပ်	ကျပ်		
၁ မှ	၅၀၀၀ ထိ	၂	ရာခိုင်နှုန်း
၅၀၀၁ မှ	၁၀၀၀၀ ထိ	၄	ရာခိုင်နှုန်း
၁၀၀၀၁ မှ	၁၅၀၀၀ ထိ	၅	ရာခိုင်နှုန်း
၁၅၀၀၁ မှ	၂၀၀၀၀ ထိ	၇	ရာခိုင်နှုန်း
၂၀၀၀၁ မှ	၃၀၀၀၀ ထိ	၁၃	ရာခိုင်နှုန်း
၃၀၀၀၁ မှ	၄၀၀၀၀ ထိ	၂၀	ရာခိုင်နှုန်း
၄၀၀၀၁ မှ	၅၀၀၀၀ ထိ	၂၇	ရာခိုင်နှုန်း
၅၀၀၀၁ မှ	၆၀၀၀၀ ထိ	၃၂	ရာခိုင်နှုန်း
၆၀၀၀၁ မှ	၁၀၀၀၀၀ ထိ	၄၅	ရာခိုင်နှုန်း
၁၀၀၀၀၁ မှ အထက်		၅၀	ရာခိုင်နှုန်း

၂။ ဝင်ငွေခွန်ဥပဒေတွင် မည်သို့ပင် ပါရှိစေကာမူ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ အရ သက်သာခွင့်များ မနုတ်မီ အခြေပစ္စည်းမှ မြတ်စွန်းငွေ အပေါ် ၁၀ ရာခိုင်နှုန်း။

စည်းကြပ်ထိုက်သော ဝင်ငွေသတ်မှတ်ခြင်း

၁။ ဤဇယား၏ ပုဂ္ဂလိက ကဏ္ဍအပိုဒ် ၁ အပိုဒ်ခွဲ (က)နှင့် သမဝါယမ ကဏ္ဍတို့အတွက် စုစုပေါင်းဝင်ငွေ ကျပ် ၁၀၀၀၀ (ကျပ်တစ်သောင်း တိတိ)ထက် မပိုလျှင် ဝင်ငွေခွန် မပေးဆောင်ရ။

၂။ ဤဇယား၏ ပုဂ္ဂလိကကဏ္ဍအပိုဒ် ၁ အပိုဒ်ခွဲ (ခ)၊ (ဂ) နှင့် (ဃ) တို့အတွက် စုစုပေါင်းဝင်ငွေ ကျပ် ၈၀၀၀ (ကျပ်ရှစ်ထောင်တိတိ) ထက် မပိုလျှင် ဝင်ငွေခွန် မပေးဆောင်ရ။

၃။ ဝင်ငွေခွန်ဥပဒေတွင် မည်သို့ပင်ပါရှိစေကာမူ အခြေပစ္စည်းကို ရောင်းချ၊ လဲလှယ် သို့မဟုတ် လွှဲပြောင်းသည့်တန်ဖိုးသည် ကျပ် ၅၀၀၀၀ (ကျပ်ငါးသောင်းတိတိ) ထက် မပိုလျှင် ဝင်ငွေခွန် မပေးဆောင်ရ။

၄။ အထက်အပိုဒ် ၁၊ ၂ နှင့် ၃ တို့တွင် သတ်မှတ်ထားသည့်ငွေထက် ပိုသော်လည်း ပိုငွေပမာဏ မကြီးမားသည့်ကိစ္စများတွင် ဝင်ငွေခွန် စည်းကြပ်ရာ၌ မျှတမှုရှိ၍ တာဝန်မကြီးလေးစေရန် လိုအပ်မည့် အထူး တွက်ချက်နည်းများကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးက အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်ကြေငြာနိုင်သည်။

ဝင်ငွေခွန်ဥပဒေပုဒ်မ ၄ ပုဒ်မခွဲ (ခ) နှင့် ပုဒ်မ ၈ တို့တွင် မည်သို့ ပင်ပါရှိစေကာမူ အထက်ပါ အခွန်များအပြင် နောက်ထပ် ဝင်ငွေခွန် မပေးဆောင်ခြင်းမပြုစေရ။

အမှတ် စဉ်	အကြောင်းအရာ	တာဝန်ခံသူ	သားစာရင်း		
			သားစာရင်း	အတိုးပေးမှု	စာရင်းပုံစံ
၁	၂	၃	၄	၅	၆
			ကျပ်	ကျပ်	ကျပ်
၁	နိုင်ငံခြားရေး	ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးချုပ်က တာဝန်ပေးသူ	၅,၈၇,၆၇,၀၀၀		၇,၁၆,၆၇,၀၀၀
၂	ကာကွယ်ရေး	ရင်း	၁,၅၄,၆၆,၇၂,၀၀၀		၁,၁၁,၄၂,၀၀၀
၃	ပြည်ထောင်စုနှင့် သာယာဝတီရေး	ရင်း	၄၃,၀၆,၀၀,၀၀၀		၃၄,၆၇,၀၀၀
၄	လူမှုဝန်ထမ်း	ရင်း	၁,၅၈,၃၇,၀၀၀		၃၄,၆၇,၀၀၀
၅	ပြန်ကြားရေး	ရင်း	၈,၂၁,၇၂,၀၀၀		၃၄,၆၇,၀၀၀
၆	ယဉ်ကျေးမှု	ရင်း	၈၅,၄၈,၀၀၀		၃၄,၆၇,၀၀၀
၇	ပညာရေး	ရင်း	၆၇,၆၇,၄၈,၀၀၀		၃၄,၆၇,၀၀၀
၈	ကျန်းမာရေး	ရင်း	၄၁,၈၃,၂၄,၀၀၀		၃၄,၆၇,၀၀၀
၉	အလုပ်သမား	ရင်း	၆၂,၂၄,၀၀၀		၈၂,၈၆,၀၀၀
၁၀	လယ်ယာနှင့် သစ်တော	ရင်း	၅၈,၇၈,၇၁,၀၀၀	၅၈,၀၀၀	၃,၇၁,၀၀၀
၁၁	မွေးမြူရေးနှင့် ရေလုပ်ငန်း	ရင်း	၇,၁၄,၄၅,၀၀၀		
၁၂	သတ္တုတူးဖော်ရေး	ရင်း	၄,၁၁,၄၁,၀၀၀		
၁၃	အမှတ် (၁) စက်မှု	ရင်း	၁,၅၆,၁၇,၀၀၀		
၁၄	အမှတ် (၂) စက်မှု	ရင်း	၆,၃၀,၀၀၀		
၁၅	စွမ်းအင်	ရင်း	၆,၂၆,၀၀၀		
၁၆	ဆောက်လုပ်ရေး	ရင်း	၂၆,၈၄,၆၇,၀၀၀		
၁၇	ပို့ဆောင်ရေးနှင့် သယ်ယူပို့ဆောင်ရေး	ရင်း	၇,၅၆,၀၀,၀၀၀	၇,၆၆,၀၀၀	၁၇,၀၆,၀၀၀
၁၈	ကုန်သွယ်ရေး	ရင်း	၆,၂၇,၀၀,၀၀၀		၂,၅၇,၀၀၀
၁၉	သမဝါယမ	ရင်း	၁၁,၂၆,၁၇,၀၀၀		
၂၀	စီမံကိန်းနှင့် အခြားရေးရာ	ရင်း	၁၁,၂၁,၁၇,၀၀၀	၃၁,၃၂,၀၆,၀၀၀	၄,၂၄,၂၈,၀၀၀
	ပင်စင်လစာငွေများနှင့် ဆုငွေများ	ရင်း	၂၈,၆၇,၀၇,၀၀၀		
၂၂	ဆုငွေများနှင့် တရားစာရင်းပင်စင်ငွေများ	ရင်း	၆,၅၇,၅၇,၀၀၀		
၂၃	သီးသန့်ရန်ပုံငွေ	ဤရန်ပုံငွေမှ ထုတ်ယူ သုံးစွဲခွင့် ရရှိ သော နိုင်ငံတော်၏ အာဏာပိုင် အဖွဲ့အစည်း၏ ဇယား (၂)၊(၃) နှင့် (၄) တို့တွင် ဖော်ပြထားသော တာဝန်ခံ သို့မဟုတ် အဆိုပါ ပုဂ္ဂိုလ် က တာဝန်ပေးသူ	---		
	ပေါင်း		၅,၂၄,၅၆,၈၆,၀၀၀	၃၁,၄၀,၅၈,၀၀၀	၇,၁၇,၄၂,၀၀၀

ဇယား (၄)။ ။ တစ်စုံတစ်ရာ

ရင်းနှီးမြှုပ်နှံမှု						
အမျိုးအမည်	ရင်းနှီးမြှုပ်နှံမှု	ပြည်ပအကူအညီ ရင်းနှီးမြှုပ်နှံမှု	အခြား		အခြားအကူအညီ ရင်းနှီးမြှုပ်နှံမှု	ရင်းနှီးမြှုပ်နှံမှု
			အခြားအကူအညီ ရင်းနှီးမြှုပ်နှံမှု	အခြားအကူအညီ ရင်းနှီးမြှုပ်နှံမှု		
၇	၈	၉	၁၀	၁၁	၁၂	၁၃
ကျပ်	ကျပ်	ကျပ်	ကျပ်	ကျပ်	ကျပ်	ကျပ်
	၉၉,၀၀၀					
	၁,၇၉,၀၀၀	၇,၁၀,၉၉,၀၀၀				
	၂၀,၀၀၀	၁,၀၉,၇၉,၀၀၀		၃,၀၀,၀၀၀		
		၁,၁၇,၇၇,၀၀၀				
	၁၀၀	၁,၁၉,၉၇,၀၀၀		၁၀,၀၆,၂၂,၀၀၀		
	၁၀,၀၀,၀၀၀	၇,၉၀,၁၇,၀၀၀		၂၇,၇၉,၉၆,၀၀၀		
	၁,၀၀,၀၀၀	၃,၂၇,၇၇,၀၀၀				
	၃၀,၀၀၀	၁,၃၇,၇၇,၀၀၀				
၃,၆၆,၀၀၀		၈၇,၃၇,၀၀၀	၇,၇၇,၀၀၀	၃,၈၇,၁၇,၀၀၀		
		၂,၁၆,၇၇,၀၀၀		၉,၀၉,၂၉,၀၀၀		
၂၇,၉၇,၈၇,၀၀၀	၇၇,၀၀၀	၇၇,၂၇,၀၀၀	၇၇,၆၆,၇၇,၀၀၀	၃,၇၉,၉၇,၀၀၀	၇,၃၇,၆၆,၀၀၀	
၂၇,၀၇,၉၇,၀၀၀	၈၇,၃၇,၀၀၀	၃,၇,၂၇,၆၆,၀၀၀	၇၇,၇၇,၉၇,၀၀၀	၈၇,၉၇,၇၇,၀၀၀	၇,၃၇,၆၆,၀၀၀	

အမှတ် စဉ်	အကြောင်းအရာ	တာဝန်ခံသူ	အခွန်အကောက်		
			အခွန်အကောက်	နိုင်ငံတော်၏စီးပွားရေး အခွန်အစည်းများမှ ရငွေ	အခြားသောရငွေ
၁	၂	၃	၄	၅	၆
			ကျပ်	ကျပ်	ကျပ်
၁	ပြည်တွင်းထွက်ကုန်နှင့် ပြည်သူ့ ပြည် သားများ သုံးစွဲမှု အပေါ်တွင် ကောက်ခံသည့် အခွန်အကောက်	ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးချုပ် က တာဝန်ပေးသူ			
၁	ယစ်မျိုးခွန်		၂၂,၉၄,၀၀၀		
၂	ဝင်ကုန်အတွက် လိုင်စင်ခများ		၁၁,၀၀,၀၀,၀၀၀		
၃	ပြန်မာနိုင်ငံ အောင်တာလေးနီးရာ		၈၀,၀၀,၀၀,၀၀၀		
၄	ယယ်ဟူပို့ဆောင်ရေးအခွန်		၉၇,၁၇,၄၀၀		
၅	ကုန်စည်နှင့် ဝန်ဆောင်မှုခွန်		၂,၈၄,၉၆,၀၀,၀၀၀		
၆	တံဆိပ်ခေါင်းခရောင်းရငွေများ		၁,၅၇,၁၅,၈၀၀		
၇	ဝင်ငွေနှင့် ဝိုင်ဆိုင်မှု အပေါ်တွင် ကောက်ခံသည့် အခွန်အကောက်	၎င်း			
၈	ဝင်ငွေခွန်		၆,၀၀,၀၄,၆၀၀		
၉	အမြတ်ခွန်		၂၂,၅၄,၆၉,၉၀၀		
၁၀	အကောက်ခွန်	၎င်း			
၁၁	အကောက်ခွန်		၁,၀၆,၀၀,၀၀,၀၀၀		
၁၂	နိုင်ငံပိုင်ပစ္စည်းများ အသုံးပြုသည့် အပေါ် ကောက်ခံသည့် အခွန် အကောက်	၎င်း			
၁၃	မြေယာ ပေါ် တွင် ကောက်ခံသည့် အခွန်		၃,၈၄,၇၅,၂၀၀		
၁၄	ရေခွန်နှင့် တာဝန်ခွန်		၁,၄၆,၅၁,၅၀၀		
၁၅	သစ်တောများမှပစ္စည်းများထုတ်ယူ သည့်အတွက်ကောက်ခံသည့်အခွန်		၁၅,၆၆,၈၅,၀၀၀		
၁၆	ဓာတ်သတ္တု ပစ္စည်းများ ထုတ်ယူ သည့်အတွက် ကောက်ခံသည့် အခွန်		၇၈,၀၀,၀၀၀		
၁၇	အင်းဆိုင်ခွန်		၃,၁၉,၉၁,၅၀၀		
၁၈	ကြွက်ပေါ်ခံစားပေါ်တွင် ကောက် ခံသည့်အခွန်		၁,၃၅,၀၀၀		
၁၉	နိုင်ငံတော်၏ စီးပွားရေးအဖွဲ့အစည်း များမှရငွေ	၎င်း		၁,၈၇,၂၉,၈၆,၀၀၀	

တရားသူကြီးအဖွဲ့၊ ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့နှင့် ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့

ဇယား (၉)

သုံးငွေများ						
ပေးငွေ	ထောက်ပံ့ငွေ	ငွေလုံးငွေရှင်းသုံးငွေ	ကြွေးမြီ		ရရှိသည့်အခွင့်အရေးတွင် ရင်းနှီးငွေ	စုစုပေါင်းငွေ
			ထုတ်ချေးငွေ	ချေးလုပ်ငန်းအတွက် ပေးဆပ်ငွေ		
	၆	၇	၈	၉	၁၀	၁၁
	ကျပ်	ကျပ်	ကျပ်	ကျပ်	ကျပ်	ကျပ်
		၁၃,၄၂,၀၅၀				
	၈,၀၀,၀၀,၀၀၀	၃,၂၇,၂၂,၅၀၀				
		၁၄,၈၈,၄၄၀				
		၄၃,၄၉,၂၃၀				
		၃၉,၅၀,၀၀၀				
		၃၃,၈၈,၁၂၀				
	၈,၀၀,၀၀,၀၀၀	၄,၆၀,၅၂,၄၆၀				

ပြည်သူ့ လွှတ်တော်၊ နိုင်ငံတော်ကောင်စီနှင့် ပြည်သူ့ ကောင်စီအဆင့်ဆင့်၊ ဝန်ကြီးအဖွဲ့၊ ပြည်သူ့

အမှတ် စဉ်	အကြောင်းအရာ	တာဝန်ခံသူ	အခွန် အကောက်		
			အခွန် အကောက်	နိုင်ငံတော်စီးပွားရေး အဖွဲ့အစည်းများမှရငွေ	အခြားသားမန်ရငွေ
၁	၂	၃	၄	၅	၆
၁	ပြည်သူ့ လွှတ်တော်	နိုင်ငံတော်ကောင်စီ အတွင်းရေးမှူး သို့မဟုတ် နိုင်ငံတော်ကောင်စီ အတွင်းရေးမှူးက တာဝန်ပေးသူ	ကျပ်	ကျပ်	၇,၅၀၀
၂	နိုင်ငံတော် ကောင်စီနှင့် ပြည်သူ့ ကောင်စီအဆင့်ဆင့်	၄၆			၃၅,၂၉,၁၀၀
၃	ဝန်ကြီးအဖွဲ့	ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးချုပ် က တာဝန်ပေးသူ			၂,၄၀၀
၄	ပြည်သူ့ တရားသူကြီးအဖွဲ့	ပြည်သူ့ တရားသူကြီး အဖွဲ့ ဥက္ကဋ္ဌ သို့မဟုတ် ဥက္ကဋ္ဌက တာဝန်ပေးသူ			၂,၉၆,၀၂,၀၀၀
၅	ပြည်သူ့ ဥပဒေအကျိုးဆောင်အဖွဲ့	ပြည်သူ့ ဥပဒေ အကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌ သို့မဟုတ် ဥက္ကဋ္ဌကတာဝန် ပေးသူ			၇,၉၀၀
၆	ပြည်သူ့ လုပ်ငန်းစစ်ဆေးရေးအဖွဲ့	ပြည်သူ့ လုပ်ငန်း စစ်ဆေးရေး အဖွဲ့ ဥက္ကဋ္ဌ သို့မဟုတ် ဥက္ကဋ္ဌက တာဝန် ပေးသူ			၃,၆၀,၇၅၀
	ပေါင်း				၃,၃၅,၁၀,၃၀၀

စာချုပ်ကြီးအဖွဲ့၊ ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့နှင့် ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့

စာမျက်နှာ ၁

ရလဒ်များ						
အတိုးရငွေ	ငွေလုံးငွေရင်းရငွေ	ပြည်ပကုမ္ပဏီ ရငွေ	ကြေးငွေ		အခြားအရင်းအမြစ်များ ရင်းနှီးငွေမှရငွေ	စုစည်းရငွေ
			ထုတ်ချေးငွေ အတွက်ပြန်ရငွေ	ချေးယူရငွေ		
၇	၈	၉	၁၀	၁၁	၁၂	၁၃
ကျပ်	ကျပ်	ကျပ်	ကျပ်	ကျပ်	ကျပ်	ကျပ်
	၁,၅၀၀					
	၁,၅၀၀					

ပြည်သူ့လွှတ်တော်၊ နိုင်ငံတော်ကောင်စီနှင့် ပြည်သူ့ကောင်စီအဆင့်ဆင့်၊ ဝန်ကြီးအဖွဲ့၊ ပြည်

အမှတ် နံပါတ်	အကြောင်းအရာ	တာဝန်ခံသူ	သားနံသုံးစွေ	အတိုး
၁	၂	၃	၄	
			ကျပ်	
၁	ပြည်သူ့ လွှတ်တော်	နိုင်ငံတော်ကောင်စီအတွင်းရေးမှူး သို့မဟုတ် နိုင်ငံတော်ကောင်စီ အတွင်းရေးမှူးက တာဝန်ပေးသူ	၉၇,၂၁,၀၀၀	
၂	နိုင်ငံတော်ကောင်စီနှင့် ပြည်သူ့ ကောင်စီ အဆင့်ဆင့်	ရင်း	၃၀,၈၄,၀၉,၀၀၀	
၃	ဝန်ကြီးအဖွဲ့	ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးချုပ်က တာဝန်ပေးသူ	၁,၆၃,၂၇,၄၀၀	
၄	ပြည်သူ့ တရားသူကြီးအဖွဲ့	ပြည်သူ့ တရားသူကြီးအဖွဲ့ဥက္ကဋ္ဌ သို့မဟုတ် ဥက္ကဋ္ဌက တာဝန်ပေးသူ	၄,၁၄,၄၁,၀၀၀	
၅	ပြည်သူ့ ဥပဒေအကျိုးဆောင်အဖွဲ့	ပြည်သူ့ ဥပဒေ အကျိုးဆောင်အဖွဲ့ဥက္ကဋ္ဌ သို့မဟုတ် ဥက္ကဋ္ဌက တာဝန်ပေးသူ	၂,၃၃,၆၅,၀၀၀	
၆	ပြည်သူ့ လုပ်ငန်း ဓစ်ဆေးရေးအဖွဲ့	ပြည်သူ့ လုပ်ငန်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ သို့မဟုတ် ဥက္ကဋ္ဌက တာဝန်ပေးသူ	၅,၇၇,၄၄,၀၀၀	
	ပေါင်း		၄၅,၃၁,၁၇,၀၀၀	

[illegible]

အမှတ် စဉ်	အကြောင်းအရာ	ထည့်သွင်းမှု	အခြေခံအားဖြင့်		
			အခြေခံအားဖြင့်	အခြေခံအားဖြင့်	အခြေခံအားဖြင့်
၁	၂	၃	၄	၅	၆
			ကျပ်	ကျပ်	ကျပ်
၆	နိုင်ငံခြားရေး	ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးချုပ် က တာဝန်ပေးသူ			၄,၂၀,၀၀၀
၇	ကာကွယ်ရေး	ရင်း			၁,၂၅,၀၀,၀၀၀
၈	ပြည်ထောင်စုနှင့် သာသနာရေး	ရင်း			၂,၂၄,၁၆,၀၀၀
၉	လူမှုဝန်ထမ်း	ရင်း			၉,၈၄,၀၀၀
၁၀	ပြန်ကြားရေး	ရင်း			၂,၃၇,၀၀၀
၁၁	ယဉ်ကျေးမှု	ရင်း			၉,၁၃,၀၀၀
၁၂	ပညာရေး	ရင်း			၁၁,၅၉,၄၉,၀၀၀
၁၃	ကျန်းမာရေး	ရင်း			၆၅,၂၆,၀၀၀
၁၄	အလုပ်သမား	ရင်း			၃,၀၀၀
၁၅	လယ်ယာနှင့် သစ်တော	ရင်း			၁၆,၉၄,၈၆,၀၀၀
၁၆	မွေးမြူရေးနှင့် စရလုပ်ငန်း	ရင်း			၂,၃၅,၆၆,၀၀၀
၁၇	သတ္တုတူး	ရင်း			၃၉,၃၃,၀၀၀
၁၈	အမှတ် (၁) စက်မှု	ရင်း			၁၂,၈၆,၀၀၀
၁၉	အမှတ် (၂) စက်မှု	ရင်း			၁,၀၀၀
၂၀	စွမ်းအင်	ရင်း			၇၀၀
၂၁	ဆောက်လုပ်ရေး	ရင်း			၂,၆၅,၀၄,၀၀၀
၂၂	ပို့ဆောင်ရေးနှင့် သယ်ယူပို့ဆောင်ရေး	ရင်း			၁,၇၄,၆၆,၀၀၀
၂၃	ကုန်သွယ်ရေး	ရင်း			၅,၀၉,၀၀၀
၂၄	သမဝါယမ	ရင်း			၅၁,၃၉,၀၀၀
၂၅	စံမီကိန်းနှင့် ဘဏ္ဍာရေး	ရင်း			၆,၄၂,၃၂,၀၀၀
၂၆	ပင်စင်လစာဝေငွေများနှင့် ဆုငွေများ	ရင်း			၃,၀၁,၃၀၀
	စုစုပေါင်း		၄,၆၀,၄၄,၃၇,၉၀၀	၁,၈၀,၂၉,၃၆,၀၀၀	၄,၇၉,၇၃,၇၀၀

လောင်းကစားဥပဒေ

[၁၉၈၆ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၆]

ပြည်သူ့လွှတ်တော်သည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း (၁)

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤဥပဒေကို လောင်းကစားဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်—

- (က) လောင်း က စား ခြင်း ဆိုသည်မှာ ကံစမ်းကစားခြင်း၊ ကျွမ်းကျင်မှုကစားခြင်း တစ်ခုခုတွင် ပါဝင်ပြီး ငွေကြေးအတွက် လည်းကောင်း၊ ငွေကြေးတန်ဖိုး ရှိသော သို့မဟုတ် ငွေကြေးတန်ဖိုးအဖြစ် လွှဲပြောင်းသတ်မှတ်ရန် သဘောတူပြီးဖြစ်သော ပစ္စည်းတစ်စုံတစ်ရာအတွက် လည်းကောင်း အကောက်အစား ယူသည်ဖြစ်စေ၊ မယူသည်ဖြစ်စေ လောင်းကစားခြင်းကို ဆိုသည်။
- (ခ) ပစ္စည်း ဆိုသည်မှာ သက်ရှိ သက်မဲ့ အရာဝတ္ထု အားလုံးနှင့် ယင်းတို့နှင့်သက်ဆိုင်သည့် အကျိုးခံစားခွင့်ကိုဆိုသည်။
- (ဂ) လောင်းကစားအိမ် ဆိုသည်မှာ လောင်းကစားခြင်း ပြုလုပ်သည့် အိမ်၊ အဆောက်အအုံ၊ ကာရံထားသော နေရာ၊ ဝင်း၊ ခြံ၊ အခန်း၊ ယာဉ်တစ်ခုခုကို ဆိုသည်။
- (ဃ) လောင်းကစားကိရိယာ ဆိုသည်မှာ လောင်းကစားခြင်း ပြုလုပ်ရာ၌ အသုံးပြုသော ဖဲ၊ အန်စာ၊ မာကျောက်၊ တိုက်င်၊ ဒဂံး၊ ဇယ်ပြား၊ ကစားခုံ၊ ကစားခွက်၊ ဇယား၊ ကားချပ်၊ သေတ္တာ၊ ပုံစံ၊ လက်မှတ်၊ စာရင်း၊ လောင်း

ကစားခြင်းအတွက် ကြံစည်ပြုလုပ်ထားသော သို့မဟုတ် အသုံးပြုနိုင်သော အခြားအရာများ၊ လောင်းကစားခြင်း ခွဲ အသုံးပြုသော တိရစ္ဆာန်၊ ယာဉ်ကို ဆိုသည်။

(င) အများပြည်သူနှင့်ဆိုင်သောနေရာ ဆိုသည်မှာ မည်သူမဆို ဝင်ထွက်သွားလာနိုင်သော လမ်း သို့မဟုတ် နေရာ ကို ဆိုသည်။

(စ) မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှ ဆိုသည်မှာ သက်ဆိုင်ရာမြို့နယ် အတွင်း မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့၏ တာဝန်ဝတ္တရားများ ကို ဆောင်ရွက်နေသော ရဲအရာရှိကို ဆိုသည်။

အခန်း (၂)

အများပြည်သူနှင့်ဆိုင်သောနေရာတွင် လောင်းကစားခြင်းကို
ဝရမ်းမပါဘဲ ဖမ်းဆီးခြင်း

- ၃။ (က) ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့ဝင် တစ်ဦးဦး သို့မဟုတ် ပြည်သူ့ရဲတပ်ဖွဲ့ဝင် တစ်ဦးဦးသည် အများပြည်သူနှင့်ဆိုင်သော နေရာတွင် အောက်ပါ ပုဂ္ဂိုလ် တစ်ဦးဦးကိုတွေ့ရှိလျှင် ထိုသူအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဝရမ်းမပါဘဲ ဖမ်းဆီးနိုင်သည်။ -
- (၁) လောင်းကစားခြင်း ပြုလုပ်ရန် လောင်းကြေး တောင်းခံစုဆောင်းသူ၊
 - (၂) လောင်းကစားသူ၊ လောင်းကစားရန် အားပေး ကူညီသူ သို့မဟုတ် တိရစ္ဆာန်ချင်းတိုက်သူ သို့မဟုတ် တိရစ္ဆာန်ချင်းတိုက်ရာတွင် ရောက်ရှိပြီး အားပေးကူညီသူ၊ လူစုသူ၊ လှုံ့ဆော်သူ၊
 - (၃) မည်သည့်အားကစားပွဲ သို့မဟုတ် လေ့ကျင့်ပွဲ တစ်ခုခု၌မဆို လောင်းကစားသူ သို့မဟုတ် လောင်းကစားရန် တစ်နည်းနည်းဖြင့် အားပေး ကူညီသူ၊ လူစုသူ၊ လှုံ့ဆော်သူ။
- (ခ) ပုဒ်မခွဲ (က) အရ အရေးယူဆောင်ရွက်သော ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့ဝင် တစ်ဦးဦး သို့မဟုတ် ပြည်သူ့ရဲတပ်ဖွဲ့ဝင် တစ်ဦးဦးသည် ဖမ်းဆီးသည့်နေရာတွင် ဖြစ်စေ၊ ဖမ်းဆီးခံရသူများ၏ ကိုယ်ပေါ်တွင်ဖြစ်စေ တွေ့ရှိသော လောင်းကစား ကိရိယာများနှင့် ငွေကြေး အားလုံးကို လုပ်ထုံးလုပ်နည်းများနှင့်အညီ သိမ်းဆည်းရမည်။

အခန်း (၃)

လောင်းကစားအိမ်သို့ ဝင်ရောက်ရှာဖွေ ဖမ်းဆီးခြင်း

- ၄။ (က) မြို့နယ် ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူး သို့မဟုတ် မြို့နယ်ပြည်သူ့ ရဲတပ်ဖွဲ့မှူးသည် သက်ဆိုင်ရာမြို့နယ်အတွင်း လောင်းကစား အိမ်တွင် လောင်းကစားနေကြောင်း ယုံကြည်လောက် သော သတင်းရလျှင် သို့မဟုတ် ယုံကြည်ရန် အခြား လုံလောက်သော အကြောင်းအချက်များ ရှိလျှင် ထိုသတင်း သို့မဟုတ် အကြောင်းအချက်များ ကို ရေးမှတ်ပြီး မိမိကိုယ်တိုင် ထိုလောင်းကစားအိမ်သို့ ဝင်ရောက် ရှာဖွေဖမ်းဆီးနိုင်သည်။
- (ခ) မြို့နယ် ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူးသည် သက်ဆိုင်ရာမြို့နယ်အတွင်း ဒုတိယ ရဲအုပ်အဆင့်ထက် မနိမ့်သော ရဲအရာရှိတစ်ဦး အား လည်းကောင်း၊ မြို့နယ်ပြည်သူ့ကောင်စီ အလုပ် အမှုဆောင် အဖွဲ့ ဝင် တစ်ဦး ပါ ဝင်သော အဖွဲ့အား လည်းကောင်း ဝရမ်းထုတ်ပေး၍ လောင်းကစားအိမ်သို့ ဝင်ရောက်ရှာဖွေ ဖမ်းဆီးစေနိုင်သည်။
- (ဂ) မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူး သို့မဟုတ် ၎င်းအား တိုက်ရိုက် ကြီးကြပ်ကွပ်ကဲသော ရဲအရာရှိတစ်ဦးဦးသည် သက်ဆိုင်ရာ မြို့နယ်အတွင်း ဒုတိယ ရဲအုပ်အဆင့်ထက် မနိမ့်သော ရဲအရာရှိတစ်ဦးအား ဝရမ်းထုတ်ပေး၍ လောင်းကစား အိမ်သို့ ဝင်ရောက်ရှာဖွေ ဖမ်းဆီးစေနိုင်သည်။

၅။ (က) ရပ်ကွက်နှင့် ကျေးရွာအုပ်စု ပြည်သူ့ကောင်စီ အလုပ် အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူးသည် သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအတွင်း လောင်း ကစားအိမ်တွင် လောင်းကစားနေကြောင်း ယုံကြည် လောက်သော သတင်းရလျှင် သို့မဟုတ် ယုံကြည်ရန် အခြားလုံလောက်သော အကြောင်းအချက်များ ရှိလျှင် ထိုသတင်း သို့မဟုတ် အကြောင်းအချက်များကို ရေးမှတ် ပြီး မိမိကိုယ်တိုင် ထိုလောင်းကစားအိမ်သို့ ဝင်ရောက် ရှာဖွေ ဖမ်းဆီးနိုင်သည်။

(ခ) ရပ်ကွက်နှင့် ကျေးရွာအုပ်စု ပြည်သူ့ကောင်စီ အလုပ် အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူးသည် သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအတွင်း ဒုတိယ ရဲအုပ်အဆင့်ထက် မနိမ့်သော ရဲအရာရှိ တစ်ဦးအား လည်းကောင်း၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ပြည်သူ့ ကောင်စီ အလုပ်အမှုဆောင်အဖွဲ့ဝင် တစ်ဦးပါဝင်သော အဖွဲ့အားလည်းကောင်း ဝရမ်းထုတ်ပေး၍ လောင်းကစား အိမ်သို့ ဝင်ရောက်ရှာဖွေ ဖမ်းဆီးစေနိုင်သည်။

၆။ (က) ပုဒ်မ ၄ အရဖြစ်စေ၊ ပုဒ်မ ၅ အရဖြစ်စေ ဝရမ်းထုတ် ပေးနိုင်ခွင့်ရှိသူ သို့မဟုတ် ဝရမ်းဖြင့် တာဝန်ပေးအပ်ခြင်း ခံရသူသည် အောက်ပါတို့ကို ဆောင်ရွက်နိုင်သည်။ -

(၁) ဝရမ်းထုတ်ပေးနိုင်ခွင့်ရှိသူဖြစ်ပါက နှစ်ဆယ့်လေး နာရီအတွင်းဖြစ်စေ၊ ဝရမ်းဖြင့် တာဝန်ပေးအပ် ခြင်းခံရသူဖြစ်ပါက ဝရမ်းထုတ်ပေးသော နေ့မှ တစ်ဆယ့်လေးရက်အတွင်း ဖြစ်စေ လိုအပ်သည့် အကူအညီ များနှင့် နေ့ ညဉ့် အချိန်မရွေး လောင်းကစားအိမ်သို့ လိုအပ်လျှင် မည်သည့် နည်းဖြင့်မဆို ဝင်ရောက်နိုင်ခွင့်၊

- (၂) လောင်းကစားအိမ်တွင် လောင်းကစား နေသူများ၊ ရောက်ရှိ နေသူများနှင့် အားပေးကူညီသူများအား ဖမ်းဆီးနိုင်ခွင့်၊
- (၃) လောင်း က စား အိမ် တွင် တွေ့ ရှိ သော လောင်းကစား ကိရိယာနှင့် လောင်းကစားရာ၌ အသုံးပြုသော သို့မဟုတ် အသုံးပြု မည် ဟု ယုံကြည်ရန် ရှိသော ငွေကြေးနှင့် ပစ္စည်းကို သိမ်းဆည်းနိုင်ခွင့်၊
- (၄) လောင်းကစားအိမ်တွင် လောင်းကစားကိရိယာ တစ်ခုခုကို လျှို့ဝှက် ထားကြောင်း ယုံကြည်ရန် အကြောင်းရှိလျှင် အဆိုပါအိမ်နေရာ အနွှံအပြားနှင့် ဖမ်းဆီး ထားသူများ၏ကိုယ်တွင် ရှာဖွေ၍ တွေ့ရှိ သမျှသော လောင်းကစား ကိရိယာ အားလုံးကို သိမ်းဆည်းနိုင်ခွင့်။

(ခ) ပုဒ်မ ၄ အရဖြစ်စေ၊ ပုဒ်မ ၅ အရဖြစ်စေ -

- (၁) သတင်း သို့မဟုတ် အခြားယုံကြည်လောက်သော အကြောင်း အချက် များ ကို ရေးမှတ်သူသည် သတင်းပေးသူ၏ အမည်ကို လိုအပ်မှသာ ဖော်ပြ ရေးသားရမည်၊
- (၂) ရှာဖွေသည့် အခါတိုင်း ပြစ်မှုဆိုင်ရာ ကျင့်ထုံး ၉ ပ ဒေ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ရှာ ဖွေ ရမည်၊
- (၃) လောင်းကစားအိမ်သို့ ဝင်ရောက်ရှာဖွေ ဖမ်းဆီး သူသည် ဖမ်းဆီးရမိသူများ၊ သိမ်းဆည်းရရှိသည့် ပစ္စည်းများကို ရဲစခန်းသို့ လွှဲအပ်ရမည်၊
- (၄) ဆောင်ရွက်သူသည် မည်သူ့ ကိုမျှ ဖမ်းဆီးရမိခြင်း မရှိလျှင် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင် ရွက်ရမည်။

အခန်း (၄)

တားမြစ်ချက်များ

၇။ မည်သူမျှ အများပြည်သူနှင့်ဆိုင်သော နေရာတွင် —

- (က) လောင်းကစားခြင်းပြုလုပ်ရန် လောင်း ကြေး တောင်း ခံ စုဆောင်းခြင်းမပြုရ၊
- (ခ) လောင်းကစားခြင်း၊ လောင်းကစားရန် အားပေးကူညီခြင်း သို့မဟုတ် တိရစ္ဆာန်ချင်းတိုက်ခြင်း၊ တိရစ္ဆာန်ချင်းတိုက်ရာတွင် ရောက်ရှိပြီး အားပေးကူညီခြင်း၊ လူစုခြင်း၊ လှုံ့ဆော်ခြင်း မပြုရ၊
- (ဂ) မည်သည့် အားကစားပွဲ သို့မဟုတ် လေ့ကျင့်ပွဲ၌ မဆို လောင်းကစားခြင်း၊ လောင်းကစားရန် တစ်နည်းနည်းဖြင့် အားပေးကူညီခြင်း၊ လူစုခြင်း၊ လှုံ့ဆော်ခြင်း မပြုရ။

၈။ မည်သူမျှ လောင်းကစားအိမ်တွင် —

- (က) လောင်းကစားခြင်း မပြုရ၊
- (ခ) ဧရာကရှိနေခြင်း မရှိစေရ။

၉။ မည်သူမျှ —

- (က) လောင်းကစားအိမ် ဖွင့်လှစ်ခြင်း သို့မဟုတ် တည်ထောင်ခြင်း သို့မဟုတ် စီမံခန့်ခွဲခြင်း သို့မဟုတ် ထိုသို့ဆောင်ရွက်ခြင်းကို တစ်နည်းနည်းဖြင့် အားပေးကူညီခြင်း မပြုရ၊

(ခ) လက်ဝယ်ရှိသော သို့မဟုတ် အသုံးပြုခွင့်ရသောအိမ်၊ အဆောက်အအုံ၊ ကာရံထားသောနေရာ၊ ဝင်း၊ မြဲ၊ အခန်း၊ ယာဉ်တစ်ခုခုကို လောင်းကစားအိမ်အဖြစ် ဖွင့်လှစ်ရန် သို့မဟုတ် တည်ထောင်ရန် သို့မဟုတ် အသုံးပြုရန် ခွင့်မပြုရ။

၁၀။ မည်သူမျှ -

(က) ခွင့်ပြုချက်မရှိဘဲ ထိ သို့မဟုတ် ထိကဲ့သို့ အခြားကံစမ်းကစားနည်း တစ်ခုခုတွင် စိမ့်ခန့်ခဲ့သူအဖြစ်လည်းကောင်း၊ လောင်းကြေးလက်ခံသူအဖြစ်လည်းကောင်း၊ ဒိုင်အဖြစ်လည်းကောင်း ဆောင်ရွက်ခြင်း သို့မဟုတ် ထိုသို့ဆောင်ရွက်ခြင်းကို တစ်နည်းနည်းဖြင့် အားပေးကူညီခြင်း မပြုရ။

(ခ) ပုဒ်မခွဲ(က)ပါ ကစားနည်းတစ်မျိုးမျိုးကို အကြောင်းပြု၍ ငွေကြေး အကျိုးအမြတ်ရယူခြင်း မပြုရ။

(ဂ) ပုဒ်မခွဲ(က)ပါ ကစားနည်းတစ်မျိုးမျိုးတွင် ပါဝင်လောင်းကစားခြင်း မပြုရ။

၁၁။ မည်သူမျှ လောင်းကစားရန် ငွေချေးခြင်း သို့မဟုတ် ငွေကြေး ထောက်ပံ့ခြင်း မပြုရ။

အခန်း (၅)

ပြစ်ဒဏ်များ

၁၂။ မည်သူမဆို -

(က) ပုဒ်မ ၇ ပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် အနည်းဆုံး ထောင်ဒဏ် ၃ လမှ အများဆုံး ထောင်ဒဏ် ၆ လအထိ သို့မဟုတ် ထိုထောင်ဒဏ်နှင့် ငွေဒဏ် ကျပ် ၅၀၀ အထိ ချမှတ်ခြင်း ခံရမည့်အပြင် ပြစ်မှုနှင့် အကျုံးဝင်သော သက်သေခံပစ္စည်းနှင့် ငွေကို ပြည်သူ့ ဘဏ္ဍာ အဖြစ် သိမ်းဆည်းခြင်းခံရမည်။

(ခ) ပုဒ်မ ၇ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် အနည်းဆုံး ထောင်ဒဏ် ၆ လမှ အများဆုံး ထောင်ဒဏ် ၁ နှစ်အထိ သို့မဟုတ် ထိုထောင်ဒဏ်နှင့် ငွေဒဏ် ကျပ် ၁၀၀၀ အထိ ချမှတ်ခြင်း ခံရမည့်အပြင် ပြစ်မှုနှင့် အကျုံးဝင်သော သက်သေခံပစ္စည်းနှင့် ငွေကို ပြည်သူ့ ဘဏ္ဍာ အဖြစ် သိမ်းဆည်းခြင်းခံရမည်။

၁၃။ မည်သူမဆို -

(က) ပုဒ်မ ၈ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် အနည်းဆုံး ထောင်ဒဏ် ၆ လ မှ အများဆုံး ထောင်ဒဏ် ၁ နှစ်အထိ သို့မဟုတ်

ထိုထောင်ဒဏ်နှင့်ငွေဒဏ် ကျပ် ၁၀၀၀ အထိ ချမှတ်ခြင်း ခံရမည့်အပြင် ပြစ်မှုနှင့် အကျိုး ဝင်သော သက်သေခံ ပစ္စည်းနှင့်ငွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း ခံရမည်။

- (ခ) ပုဒ်မ ၈ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် အနည်းဆုံး ထောင်ဒဏ် ၁ နှစ်မှ အများဆုံး ထောင်ဒဏ် ၃ နှစ် အထိ သို့မဟုတ် ထိုထောင်ဒဏ်နှင့် ငွေဒဏ် အနည်းဆုံး ကျပ် ၁၀၀၀ မှ အများဆုံး ကျပ် ၅၀၀၀ အထိ ချမှတ်ခြင်းခံရမည့်အပြင် ပြစ်မှုနှင့်အကျိုးဝင်သော သက်သေခံ ပစ္စည်းနှင့်ငွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း ခံရမည်။

၁၄။ မည်သူမဆို —

- (က) ပုဒ်မ ၉ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် အနည်းဆုံး ထောင်ဒဏ် ၁ နှစ်မှ အများဆုံး ထောင်ဒဏ် ၃ နှစ်အထိ သို့မဟုတ် ထိုထောင်ဒဏ်နှင့် ငွေဒဏ် အနည်းဆုံး ကျပ် ၁၀၀၀ မှ အများဆုံး ကျပ် ၅၀၀၀ အထိ ချမှတ်ခြင်းခံရမည့်အပြင် ပြစ်မှုနှင့် အကျိုးဝင်သော သက်သေခံပစ္စည်းနှင့် ငွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည်။

- (ခ) ပုဒ်မ ၉ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ အများဆုံးထောင်ဒဏ် ၅ နှစ်အထိ သို့မဟုတ် ထိုထောင်ဒဏ်နှင့် ငွေဒဏ် အနည်းဆုံး ကျပ် ၅၀၀၀ မှ အများဆုံး ကျပ် ၁၀၀၀၀ အထိ ချမှတ်ခြင်းခံရမည့်အပြင် ပြစ်မှုနှင့် အကျိုးဝင်သော သက်သေခံပစ္စည်းနှင့် ငွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည်။

၁၅။ မည်သူမဆို -

- (က) ပုဒ်မ ၁၀ ပုဒ်မခွဲ (က) သို့မဟုတ် ပုဒ်မခွဲ (ခ) ပါ ပြဋ္ဌာန်းချက်တစ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် အနည်းဆုံးထောင်ဒဏ် ၁ နှစ်မှ အများဆုံး ထောင်ဒဏ် ၃ နှစ်အထိ သို့မဟုတ် ထိုထောင်ဒဏ်နှင့် ငွေဒဏ်အနည်းဆုံး ကျပ် ၁၀၀၀ မှ အများဆုံး ကျပ် ၅၀၀၀ အထိ ချမှတ်ခြင်းခံရမည့်အပြင် ပြစ်မှုနှင့် အကျိုးဝင်သော သက်သေခံပစ္စည်းနှင့် ငွေကို ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည်၊
- (ခ) ပုဒ်မ ၁၀ ပုဒ်မခွဲ (က) သို့မဟုတ် ပုဒ်မခွဲ (ခ) ပါ ပြဋ္ဌာန်းချက်တစ်ရပ်ကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် အနည်းဆုံးထောင်ဒဏ် ၃ နှစ်မှ အများဆုံးထောင်ဒဏ် ၅ နှစ်အထိ သို့မဟုတ် ထိုထောင်ဒဏ်နှင့် ငွေဒဏ်အနည်းဆုံး ကျပ် ၅၀၀၀ မှ အများဆုံး ကျပ် ၁၀၀၀၀ အထိ ချမှတ်ခြင်းခံရမည့်အပြင် ပြစ်မှုနှင့် အကျိုးဝင်သော သက်သေခံပစ္စည်းနှင့် ငွေကို ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည်။

၁၆။ မည်သူမဆို -

- (က) ပုဒ်မ ၁၀ ပုဒ်မခွဲ (ဂ) ပါ ပြဋ္ဌာန်းချက်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် အနည်းဆုံးထောင်ဒဏ် ၆ လမှ အများဆုံးထောင်ဒဏ် ၁ နှစ်အထိ သို့မဟုတ် ထိုထောင်ဒဏ်နှင့် ငွေဒဏ် ကျပ် ၁၀၀၀ အထိ ချမှတ်ခြင်းခံရမည့်အပြင် ပြစ်မှုနှင့် အကျိုးဝင်သော သက်သေခံ ပစ္စည်း နှင့် ငွေ ကို ပြည် သူ့ ဘဏ္ဍာ အဖြစ် သိမ်းဆည်းခြင်းခံရမည်၊
- (ခ) ပုဒ်မ ၁၀ ပုဒ်မခွဲ (ဂ) ပါ ပြဋ္ဌာန်းချက်ကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် အနည်းဆုံး

ထောင်ဒဏ် ၁ နှစ်မှ အများဆုံး ထောင်ဒဏ် ၃ နှစ်အထိ သို့မဟုတ် ထိုထောင်ဒဏ်နှင့် ငွေဒဏ်အနည်းဆုံး ကျပ် ၁၀၀၀ မှ အများဆုံး ကျပ် ၅၀၀၀ အထိ ချမှတ်ခြင်းခံရ မည့်အပြင် ပြစ်မှုနှင့် အကျိုးဝင်သော သက်သေခံပစ္စည်း နှင့် ငွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည်။

၁၇။ မည်သူမဆို —

- (က) ပုဒ်မ ၁၁ ပါ ပြဋ္ဌာန်းချက်ကို ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် အနည်းဆုံးထောင်ဒဏ် ၁ နှစ်မှ အများဆုံး ထောင်ဒဏ် ၃ နှစ်အထိ သို့မဟုတ် ထိုထောင် ဒဏ်နှင့် ငွေဒဏ် အနည်းဆုံး ကျပ် ၁၀၀၀ မှ အများဆုံး ကျပ် ၅၀၀၀ အထိ ချမှတ်ခြင်းခံရမည့်အပြင် ပြစ်မှုနှင့် အကျိုးဝင်သော ငွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း ခြင်းခံရမည်၊
- (ခ) ပုဒ်မ ၁၁ ပါ ပြဋ္ဌာန်းချက်ကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ အများဆုံး ထောင်ဒဏ် ၅ နှစ်အထိ သို့မဟုတ် ထိုထောင်ဒဏ်နှင့် ငွေဒဏ် အနည်းဆုံး ကျပ် ၅၀၀၀ မှ အများဆုံး ကျပ် ၁၀၀၀၀ အထိ ချမှတ်ခြင်းခံရမည့်အပြင် ပြစ်မှုနှင့် အကျိုးဝင်သောငွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည်။

အခန်း (၆)

အထွေထွေ

၁၈။ လောင်းကစားအိမ်၌လည်းကောင်း၊ ထိုအိမ်၌ ရောက်ရှိနေသူတို့၏ ကိုယ်ပေါ်တွင်လည်းကောင်း လောင်းကစား ကိရိယာတစ်ခုခုကို တွေ့ရှိလျှင် ဝင်ရောက်ရှာဖွေသူတို့က လောင်းကစားနေသည်ကို မတွေ့မြင်စေကာမူ လောင်းကစားအိမ်အဖြစ် အသုံးမပြုကြောင်း သို့မဟုတ် လောင်းကစားရန် ရောက်ရှိနေကြခြင်း မဟုတ်ကြောင်း ထိုအိမ်၌ ရောက်ရှိနေကြသူများက သက်သေထင်ရှား မပြနိုင်လျှင် လောင်းကစားအိမ်အဖြစ် အသုံးပြုသည်ဟူ၍လည်းကောင်း၊ ထိုသူများသည် လောင်းကစားရန် ရောက်ရှိနေကြသူများဖြစ်သည်ဟူ၍ လည်းကောင်း မှတ်ယူရမည်။

၁၉။ ဤဥပဒေပါ ပြစ်မှုတစ်ခုခုနှင့် တရားစွဲဆိုခြင်းခံရသူကို စစ်ဆေးသော တရားစီရင်ရေးအဖွဲ့သည် ထိုပြစ်မှုနှင့် စပ်လျဉ်း၍ တရားစွဲဆိုခြင်းခံရသူ မည်သူ့ကိုမဆို လုပ်ထုံးလုပ်နည်းများနှင့် အညီ တရားလိုသက်သေအဖြစ် သက်သေခံချက်ပေးစေရမည်။ သက်သေခံချက်ပေးသူသည် မှန်ကန်သည့်အတိုင်း ထုတ်ဖော်ထွက်ဆိုလျှင် ထိုသူအား ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုရမည်။

၂၀။ အမှုစစ်ဆေးစီရင်သည့် တရားစီရင်ရေး အဖွဲ့သည် ဤဥပဒေအရ ချမှတ်သည့် ငွေဒဏ်မှဖြစ်စေ၊ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသည့် ငွေမှဖြစ်စေ၊ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရန် အမိန့်ချမှတ်သည့် ပစ္စည်းများရောင်းချငွေမှဖြစ်စေ သတင်းပေးသူအား ဆုငွေအဖြစ် အနည်းဆုံးငွေ ကျပ် ၅၀၀ ချီးမြှင့်ရန် အမိန့်ချမှတ်နိုင်သည်။ ထို့ပြင် ဖမ်းဆီးရာတွင် ပါဝင်သူတို့အားလည်း သင့်လျော်သလို ဆုငွေချီးမြှင့်ရန် အမိန့်ချမှတ်နိုင်သည်။

၂၁။ မြို့နယ်ပြည်သူ့ ကောင်စီအလုပ်အမှုဆောင်အဖွဲ့သည် သက်ဆိုင်ရာ မြို့နယ်အတွင်း တစ်ဦးတစ်ယောက်သောသူသည် လောင်းကစားမှုဖြင့် လည်းကောင်း၊ လောင်းကစားမှု ဖြစ်မြောက်စေရန် အားပေးခြင်း သို့မဟုတ် ကူညီခြင်းဖြင့်လည်းကောင်း အသက်မွေးဝမ်းကျောင်းမှု ပြုနေကြောင်း သတင်းရရှိလျှင် ထိုသူအား ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေအရ အရေးယူနိုင်သည်။

၂၂။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကိုဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနသည်—

- (က) လိုအပ်သော လုပ်ထုံး လုပ်နည်းများကို ဝန်ကြီးအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်ရမည်၊
- (ခ) လိုအပ်သော အမိန့်၊ ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်။

၂၃။ The Gambling Act, 1899 ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

နိုင်ငံရေးပင်စင်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ

နိုင်ငံရေးပင်စင်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ

[၁၉၈၆ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၇]

ပြည်သူ့လွှတ်တော်သည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို နိုင်ငံရေးပင်စင်ဥပဒေကို ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ (က) နိုင်ငံရေးပင်စင်ဥပဒေပုဒ်မ ၂၄ ကို ပုဒ်မ ၂၄ ပုဒ်မခွဲ (က) အဖြစ် ပြင်ဆင်ရမည်။

(ခ) အောက်ပါ ပုဒ်မခွဲကို ပုဒ်မ ၂၄ ပုဒ်မခွဲ (ခ) အဖြစ် ဖြည့်စွက်ရမည် -

(ခ) နိုင်ငံရေးအဖွဲ့အစည်းတစ်ရပ်ရပ်မှ နိုင်ငံရေးပင်စင် ခံစားခွင့်ရှိသည့် ပုဂ္ဂိုလ်၏ တာဝန်ထမ်းဆောင်မှု သည် ကျေနပ်ဖွယ်ရာ မရှိပါက ယင်းခံစားခွင့် ရှိသည့် နိုင်ငံရေး ပင်စင်ကို မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီ က လိုအပ်သလို ဖြတ်တောက်နိုင်သည်။

၃။ (က) နိုင်ငံရေးပင်စင်ဥပဒေ ပုဒ်မ ၂၅ ကို ပုဒ်မ ၂၅ ပုဒ်မခွဲ
(က) အဖြစ် ပြင်ဆင်ရမည်။

(ခ) အောက်ပါ ပုဒ်မခွဲကို ပုဒ်မ ၂၅ ပုဒ်မခွဲ (ခ) အဖြစ်
ဖြည့်စွက်ရမည်—

(ခ) နိုင်ငံတော် အဖွဲ့အစည်း တစ်ရပ်ရပ်မှ နိုင်ငံရေး
ပင်စင် ခံစားခွင့်ရှိသည့် ပုဂ္ဂိုလ်၏ တာဝန်
ထမ်းဆောင်မှုသည် ကျေနပ်ဖွယ်ရာမရှိပါက ယင်း
ခံစားခွင့်ရှိသည့် နိုင်ငံရေးပင်စင်ကို နိုင်ငံတော်
ကောင်စီက လိုအပ်သလို ဖြတ်တောက်နိုင်သည်။

ပါစက/၀၀၇၇/လွှတ်တော်ရုံး/၄,၇၀၀+၃၅/၇၇/မနုလစ + ဖလ။

